

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖိုးရ<sup>၁</sup>  
ပညာရေးဝန်ကြီးဌာန

# မြန်မာကဗျာလက်ရွှေးစင် နိုဝင်ဘာနှင့်

အမြို့မြို့ပညာသင်ရှိုးညွှန်းတမ်း၊ သင်ရှိုးမာတိကာများ  
ကျောင်းသုံးမာအပ်မက်းမတီ

1.  $\frac{d}{dt} \left( \frac{\partial L}{\partial \dot{x}_i} \right) - \frac{\partial L}{\partial x_i} = 0$

2.  $\frac{d}{dt} \left( \frac{\partial L}{\partial \dot{y}_i} \right) - \frac{\partial L}{\partial y_i} = 0$

3.  $\frac{d}{dt} \left( \frac{\partial L}{\partial \dot{z}_i} \right) - \frac{\partial L}{\partial z_i} = 0$

$\frac{d}{dt} \left( \frac{\partial L}{\partial \dot{x}_i} \right) - \frac{\partial L}{\partial x_i} = 0$

4.  $\frac{d}{dt} \left( \frac{\partial L}{\partial \dot{y}_i} \right) - \frac{\partial L}{\partial y_i} = 0$

$\frac{d}{dt} \left( \frac{\partial L}{\partial \dot{z}_i} \right) - \frac{\partial L}{\partial z_i} = 0$

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အနီး၏  
ပညာရေးဝန်ကြီးဌာန

# မြန်မာကဗျာလက်ရွေးစင်

## နှစ်မှတ်နှုန်း

အမြဲ့အမြဲ့ပညာသင်ရိုးညွှန်းတမ်း၊ သင်ရိုးဟာတိကာနှင့်  
ကျောင်းသုံးစာအုပ်ကော်မတီ

၂၀၁၃ ခုနှစ်အီလင်ဘာလ၊ အုပ်ရေးမြို့ဂြိုင်၊ အုပ်  
၂၀၁၈-၂၀၁၉ ပညာသင်နှစ်

အကြောင်းပညာ သင်နှီးညွှန်းတမ်း၊ သင်နှီးမာတိကာနှင့်  
ကျောင်းသုံးစာအုပ်ကော်မတီ၏ မူပိုင်ဖြစ်သည်။

မြန်မာနိုင်ပညာရေးကို အဆင့်အတန်းမြင့်မားစေရန် ပညာရေးအစီအစဉ်သစ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ထိအစီအစဉ်သစ်အရ အခြေခံပညာရေးကဏ္ဍတွင် မြန်မာစာအခြေခံ ခိုင်ခုတောင့်တင်း၍ ကျမ်းကျင်စွာ တတ်မြောက်စေရန် မြန်မာစာသင်ရှိုးကို ပြန်လည်ရေးဆွဲပါသည်။

အဆိပ်ပါသင်ရှိုးအရ အခြေခံပညာအတက်တန်း မြန်မာစာသင်ကြားခြင်း၏ ရည်ရွယ်ချက်ကို အောက်ပါအတိုင်း ချမှတ်သင်ကြားမည် ဖြစ်ပါသည်။

- ၁။ စကားပြေလေ့လာရာတွင်အကြောင်းအရာ၊ အရေးအသားနှင့်အလက်ဗာတန်ဆာဆင်မှုကို သိရှိစေရန်။
- ၂။ ကဗျာတို့လေ့လာရာတွင် ကဗျာအစိမ္ပာယ်၊ ရည်ရွယ်ချက်နှင့် အလက်ဗာတန်ဆာဆင်မှုကိုသိရှိနားလည်စေရန်။
- ၃။ ဝေဟာရကြွယ်စေရန်နှင့် ကျမ်းကျင်စွာ သုံးနှုန်းတတ်စေရန်။
- ၄။ စာကိုပြေပြေပြေပြေပြေနှင့် တန်ဆာဆင်ရေးတတ်စေရန်။
- ၅။ စာစီစာကုံး လေကျင့်ပေးရန်။

အထက်ပါ ရည်မှုန်းချက်နှင့်အညီ အခြေခံပညာအတက်တန်း နာမတန်းတွင် သင်ကြားနိုင်ရန် မြန်မာကဗျာလက်ရွေးစင် ကို ရွေးချယ်ပြုစုံပါသည်။

ကဗျာများကိုရွေးချယ်ရာတွင် ကဗျာဖွဲ့နည်းပုံစံများ စုံလင်စေရန် ကဗျာအကြောင်းအရာများ စုံလင် စေရန်နှင့် ခေတ်အစဉ် ပေါ်လွင်စေရန် ရွေးချယ်ခဲ့ပါသည်။

ကဗျာဆိုသည်မှာ ခံစားမှုရသပေါ်လွင်အောင် ကာရန် စည်းကမ်းနှင့် ဖွံ့ဖြိုးကုံးရသောစာဖြစ်သည်။ အကြောင်းအရာကိုလိုက်၍ ကဗျာဖွဲ့နည်းပုံစံအမျိုးမျိုးရှိသည်။ လက်ာ၊ တောလား၊ ရတုံ၊ အန်ချင်း၊ တူးချင်း၊ အိုင်ချင်း၊ တေးထပ်၊ သချို့၊ လေးချို့ကြေးစသည်ဖြင့် ကဗျာဖွဲ့နည်းပုံစံများကိုပြေားသည်။ ကဗျာဖွဲ့နည်းပုံစံများကို အကြောင်းအရာနှင့် လိုက်ဖက်အောင် ရေးဖွဲ့ခြေဖြစ်သည်။ အတ်တော်အကြောင်းကို ပို့လက်ာပုံစံ၊ စစ်ရေးနိုင်ငံရေးအကြောင်းကို အချင်း၊ မော်ကွန်းပုံစံ၊ တော့တော်ရောမြေ ရာသီဥတုအကြောင်းကို ရတုံပုံစံဖြင့် ဖွဲ့နဲ့လေ့ရှိသည်။ ကြွယ်ဝသော မြန်မာကဗျာကို ရတုံပုံစံဖြင့် ဖွဲ့နဲ့လေ့ရှိသည်။ ကြွယ်ဝသော မြန်မာကဗျာ ပုံစံ အမျိုးမျိုး၏အလှကို ခံစားသိမြင်နိုင်စိမ့်သောငှာ ဤသို့စိစဉ်ထားခြင်းဖြစ်သည်။

ကဗျာများသည် ပုဂ္ဂိုလ်ခေတ် ကျန်စစ်သားမင်း လက်ထက် မြှေကန်သာယာပုံမှ အင်လိပ်ကိုလိုနိုင်ခေတ် အညာယာသမားတို့ ဆင်းရဲဒုက္ခပောက်ကြပုံအထိ အကြောင်းအရာစုံ ဖြစ်သည်။ မြန်မာလူမှုဘဝ ပတ်ဝန်းကျင်နှင့် လေလှုထုံးတမ်းစဉ်လာကို နှစ်သက်ဖွှာယ်နည်းလမ်းဖြင့် ခံစားမြင်သိ သတိမြှုစိမ့်သောငှာ ဤသို့စိစဉ်ထားခြင်းဖြစ်သည်။

ကဗျာအပိုဒ်တိုင်း၏ အဖွဲ့တွင်လည်းစာဆို အကြောင်း၊ ကဗျာအကြောင်းနှင့် ကဗျာပုံစံအကြောင်း

တိုကို ကဗျာ၏ နောက်ခံကားအဖြစ် မိတ်ဆက်လမ်းခင်းပေးထား ပါသည်။ တပည့်များ၏ နားနှင့်သင့်ရုံးအကျဉ်းမျှ နိဒါန်းခင်းပေးလိုက်ခြင်းဖြစ်သည်။ အလေ့အလာ၊ အဖတ်အရှုံးပုံးပုံး၊ ဆရာသည် မိမိ၏တပည့်များအား ယုံကြည်ပြည့်စုံစွာ မိတ်ဆက်ပေးလိုသွင်လည်း တပည့်များ၏ အခြေအနေကိုလိုက်၍ မိတ်ဆက်ပေးနိုင်သည်။ မြန်မာစာကို ပိုမိုမိတ်ဝင်စားလာစေမည့် အကျိုးရနိုင်ပါသည်။

ထိုပြင်၊ ကဗျာတစ်ပုံးဆုံးတိုင်း ခက်ဆစ်အဖွင့်များကို ထည့်သွင်းပေးထားပါသည်။ ဆရာနှင့်တက္ကတပည့်များအဖြို့ ကဗျာလေ့လာရှုံး လွယ်လွယ်ကူကူ လေ့လာနိုင်စေရန် ဖြစ်သည်။

ခက်ဆစ်ဖွင့်ရာတွင် မြန်မာအဘိဓာန် အကျဉ်းချုပ်လာ အဘိဓာန်အနက်ကို ကဗျာထွက် အနက်နှင့် ဆို၍ ကဗျာသဘောနှင့် လိုက်လျော့အောင် ဖွင့်ပြထားပါသည်။

ဤကဗျာများကို သင်ကြားပို့ချေရာတွင် ဆရာများအား အကြံပေးမှာကြားလိုသော အချက်များရှိပါသည်။

ကဗျာကို အဖြတ်အတောက် အရပ်အဆိုင်း မှန်မှန်၊ ဌာနကရှိက်း ကျကျွဲတ်ပြပါ။ ကဗျာသည်ရွတ်ဖို့ ဆိုဖို့ရေးသော စာဖြစ်သည်။ ရတု၊ တေးထပ်၊ အိုင်ချင်း၊ လေးချိုး၊ သံချိုး စသည်တို့ကို ရွှေးပညာရှင်တို့သည် စနစ်တကျွဲတ်ဆိုခဲ့ကြသည်။ စနာသူတို့ကလည်း ကဗျာရွတ်ဆိုသံကို အရသာခံ၍ ကြားနာခဲ့ကြသည့် အစဉ်အလာရှိသည်။

ကဗျာသည် ဘာသာစကားကို အကောင်းဆုံး၊ အထူးခြားဆုံးဖန်တီးထားသော စာပေလက်ရာ ဖြစ်သည်။ စာဆိုသုံးထားသည့် စကားလုံးများသည် ကဗျာတွင် နေရာတကျ သင့်လျော်ညီညွတ်မှု ရှိနေတတ် သည်။ ထိုသို့ရှိနေတတ်ပုံကို ခက်ဆစ်အဖွင့်၏အကူဖြင့် ရှင်းပြပါ။ သို့မှာသာ စကားလုံးတို့ကို သူနေရာနှင့်သူ အင်ခွင်ကျဖြစ်အောင် တိတိကျကျ၊ ကျစ်ကျစ် လျစ်လျစ် သုံးတတ်သော စာတို့၏စွမ်းရည်ကို အကဲခတ်နိုင်ပေ လိမ့်မည်။

ကဗျာတွင်ပါဝင်သော ဤတောင်တစ်ဦး၊ သို့မဟုတ် ဤတောင်များကို ဖော်ထုတ်ပါ။ ‘မြကန်သာ’ ကဗျာတွင် ကဗျာ၏လတ်ဆောင်သည် မြကန်ပင်ဖြစ်သည်။ ‘အင်းလယ်က ရွှေကြာပန်း’ ကဗျာတွင် ဤတောင်သည် အင်းလယ်အောင် မောင်နှင့်မယ်တို့ ဖြစ်ကြသည်။ ဤသဘောအတိုင်းပင် အခြားကဗျာတို့တွင်လည်း ဤတောင်တို့ကို ဖော်ထုတ်ပါ။

ကဗျာနှင့်ဆိုင်သောအခါကာလ၊ ကဗျာနှင့်ဆိုင်ရာ နေရာအေသို့ကို မှန်းဆပါ။ နေ့၊ ညာ၊ လ၊ နှစ် ခေတ်၊ ရာသီ စသော ကာလတို့ကိုလည်းကောင်း၊ နှစ်းတွင်း၊ နှစ်းပြင် လယ်တောယာတော့၊ မြစ်ကမ်းကျောင်းစသောနေရာ အေသို့လည်းကောင်း မှန်းဆပါ။ ကာလအေသနောက်ခံကြောင့် ကဗျာ၏ရှပ်ပုံကား သည် ပိုမိုဇွဲတက်လာဖွုံ ရှိပါသည်။

ကဗျာပါ အဖြစ်အပျက်၊ ကဗျာပါအရေးကိုစွဲ၊ ကဗျာပါအကြောင်းအရာကို ဖော်ထုတ်ကြည့်ပါ။ စာဆို၏ အာဘော်၊ စာဆို၏ဆိုလိုရင်းကို ရှင်းရှင်းလင်းလင်း သိနိုင်စေရန်ဖြစ်သည်။

ကဗျာ၏ရည်ရွယ်ချက်သည် အဘယ်နည်း၊ စာသင်သားများကို ဆုံးမလိုသည် ရည်ရွယ်ချက်ဖြစ်

သည်ဟု လည်းကောင်း၊ ရွှေးခေတ်လယ်သမား ယာသမားတို့၏ဘဝကို သီမြင်စာနာစေလိုသည့် ရည်ရွယ်ချက် ဖြစ်သည်ဟု လည်းကောင်း ရည်ရွယ်ချက် အမျိုးမျိုးရှိတတ်သည်။ ထိုရည်ရွယ် ချက်တိုကို ဖော်ထုတ်ကြည့်လျှင် ကဗျာ၏အမိပ္ပါယ်ကို ပို၍ပြည့်ပြည့်စုစုံ နားလည်နိုင်ပေါ်လျှင်။

ကဗျာသည် ခံစားမှုပေးသော အဖွဲ့အနဲ့ဖြစ်သည်။ ချစ်ခင်ခြင်း၊ ကြည်ရွင်ခြင်း၊ လွမ်းဆွတ်ခြင်း၊ အားတက်ခြင်း စိသော ခံစားမှုအမျိုးမျိုးကို ပေးနိုင်စွမ်းရှိသော အဖွဲ့အနဲ့ဖြစ်သည်။ ထိုခံစားမှု၏အစွမ်းဖြင့် ဘဝအသိ၊ ဘဝအမြင်ကို သီမြင် လာစေနိုင်သည်။ ထို့ကြောင့် ကဗျာအရသာကို တပည့်များ ခံစားတတ်အောင် သင်ပေးဖို့လိုသည်။

ခံစားရာတွင် ဘဝအတွေ့အကြံအလောက်၊ ခံစားနိုင်သောစွမ်းအားအလောက် ခံစားပုံအမျိုးမျိုး ကွဲပြားနိုင်သည်။ ယင်းသို့ ခံစားပုံမတူလျှင်လည်း သင့်လော်သော အကျိုးအကြောင်းကို စစ်မေး၍ ကဗျာအရသာခံစားတတ်သော စွမ်းရည်မြင့်လာအောင် ဆရာတက္ကည်းသင့်သည်။

ထိုနောက် ကဗျာဖွဲ့စည်းပုံတိုကို ဆက်လက်လေ့လာသင့်သည်။ ဖွဲ့စည်းပုံကို သင်ကြားပေးရာတွင် တပည့်များသိသင့် သိထိုက်သော အလက်အချို့နှင့် ဂုဏ်အချို့ကို နားလည်သဘောပေါက်အောင် ရှင်းပြ ရန်ဖြစ်သည်။

ကဗျာကို တန်ဆာဆင်ရာတွင် စာဆိုတို့သည် ဝက်ဝါဒ္ဓားအလက်ဗို သုံးလေ့ရှိကြသည်။ အသံအဆင် တန်ဆာဖြစ်သော မြေည်သံစွဲအလက်ဗိုလည်းကောင်း၊ ဝက်ဝါဒ္ဓားအလက်ဗို အမျိုးအစားတို့အနက် ခိုင်းနှင့် အဆင်တန်ဆာဖြစ်သော ဥပမာအလက်ဗို၊ ထပ်တူပြုအဆင်တန်ဆာ ဖြစ်သောရှုပ်ကအလက်ဗို၊ လွန်ကဲဖွဲ့ အဆင်တန်ဆာဖြစ်သော အတိသယဝိတ္ထားအလက်ဗိုကို လည်းကောင်း၊ ရေရှေလည်လည် သဘောပေါက်အောင် သင်ကြားပေးသင့်သည်။ ယင်းသို့ အလက်အကြောင်းကို သင်ကြားပေးရာတွင် ကဗျာ၏အဘော်၊ ကဗျာ၏ဆိုလိုချက်ကို ထက်ထက် မြက်မြက်ဖြစ်အောင် ပို့ဆောင်ပေးသော အဆင်တန်ဆာအဖြစ် သင်ကြား သင့်သည်။ ကဗျာအဘော်နှင့် အဆက်အစပ်မရှိဘဲ အလက်အကားချည်း သက်သက်ကိုကွဲက်၍ သင်ကြားလေ့လာခြင်း မဖြစ်သင့်။

ထိုပြင် ကဗျာရှုက်အချို့ကိုလည်း ရှင်းလင်းသင်ကြား ပေးသင့်သည်။ ကာရန်ထပ်သော နဘေထပ် ဂုဏ်၊ ချို့သာသော မစုရတာဂုဏ်၊ သိလွယ်ရှင်းလင်းသော ပသာဇဂုဏ်၊ ကျွမ်းလျှစ် သိပ်သည်းသော ဉာဏ်တု၏သက်မဲ့ကိုသက်ရှိ၊ ပုံသဏ္ဌာန်မဲ့ကို ပုံသဏ္ဌာန်ရှိ စသည်ဖြင့် မရှိကိုအရှိပြုကာ တင်းစားသော သမာဓိဂုဏ်ဟူ သောဂုဏ်အချို့ကို သိနားလည်စေပြီးလျှင် ကဗျာဖွဲ့စည်းပုံတို့ အကဲခတ်စေသင့်သည်။ တပည့်များနှင့် ဆွေးနွေးခြင်း၊ မေးမြန်းခြင်းပြု၍ တပည့်တို့နားလည်အောင် အားထုတ်သင်ကြားပေးသင့်သည်။

ဤနည်းအားဖြင့် တပည့်တို့၏ စိတ်ကူးညာက်ကို ဖွဲ့ဖြိုးလာအောင် ပျိုးထောင်ပေးရာသည်။ ကဗျာ များသည် အတိမာန်နိုးကြားရေး၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး၏ ကောင်းကွက်လှကွက်များကို မြင်တတ်ကြည့် တတ်ပြီး လေးစားမြတ်နိုးတန်ဖိုးထား စိတ်ထက်သန်ရေး၊ သူတစ်ပါးအကျိုး သယပိုးဆောင်ရွက်လိုစိတ် ထက်သန်ရေး၊ လောက်ကို တည်ဆောက်ပြုပြင် အလုဆင်လိုစိတ် ထက်သန်ရေးတို့ကို ပြုသည်။

ကဗျာများဖြစ်သည်။ မြန်မာစာပေလောကတွင် ထင်ရှားသော ကဗျာဆရာများ၏ လက်ရာများဖြစ်သည်။ ထိုကဗျာများကို ဆည်းပူးခြင်းဖြင့် မြန်မာဘာသာ စကားနှင့် မြန်မာစာပေ လေ့လာမှုဆိုင်ရာအရည်အသွေး များနှင့် စိတ်ပေါ်ပိုင်းဆိုင်ရာ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာမည်ဟု မျှော်မှန်းပါသည်။


အချုပ်အားဖြင့်

- (က) ကဗျာကိုရသပေါ်လွင်အောင် ဖတ်ရှုတ်သီဆိုပါ။
- (ခ) အဘိဓာန်ကို အသုံးချခြင်းကဗျာပါခက်ဆုံးစကားလုံးများကို အနက် အမို့ယုံဖွံ့ဖြိုးကြည့်ပါ။
- (ဂ) ကဗျာတွင်ပါဝင်သော အတ် ဆောင်ကိုဖော်ထုတ်ပါ။ ကာလ ဒေသကို မှန်းဆပါ။
- (ဃ) ကဗျာပါ အကြောင်းအရာကို မိမိ စကားဖြင့် စကားပြေပြန်ကြည့်ပါ။
- (င) ကဗျာ၏ရည်ရွယ်ချက်ကို ဖော်ထုတ်ပါ။
- (စ) ကဗျာတွင် ပါဝင်သောရသ၊ အလက်နှင့်ရုက်တို့ကို ဖော်ထုတ် လေ့လာပါ။

ဆရာ၊ ဆရာမများသည် နေမတန်းကဗျာလက်ရွေးစင် စာအုပ်အမှားစာတွင် လမ်းညွှန်ထားသော အချက်များ နှင့်အညီ ဤကဗျာများကို သင်ကြားရန်ဖြစ်သည်။

## မာတိကာ

စဉ်	ကဗျာ	ရေးသူ	စာမျက်နှာ
၁။	မြေကန်သာ	အမည်မထိ	၁
၂။	သီကုံးပန်းသွင်နောကိုင်းဆင်	ရှင်မဟာရွှေသာရ	၃
၃။	နှုမထွေးမယ့်ကိုလိုလျှင်	ရှင်ပြိုးမယ်	၅
၄။	ဝသန်ကာလမိုးကျေတည်လျှင်	ဝန်ကြီးပဒေသရာဇာ	၁၂
၅။	မဲဘတောင်ခြေ	လက်ဝဲသုန္ဓရ	၁၅
၆။	ပုံတော်သား	ကျေးလက်ရှိုးရာတေး	၂၀
၇။	ပေါင်းရှုစ်ယောက်ကောက်စိုက်သူ	မောင်းထောင် ဦးကျော်လှ	၂၄
၈။	အင်းလယ်ကရွှေကြာပန်း	ကျေးလက်ရှိုးရာတေး	၂၈
၉။	ပတ္တမြားရွှေဗျာ	မန်လည်ဆရာတော်	၃၁
၁၀။	အညာမဂ်လာဆောင်	သခင်ကိုယ်တော်မှိုင်း	၃၃
၁၁။	ထိုင်းကလေးသင်	ဖော်ရှိုံး	၃၈
၁၂။	အလူရှိရာ	ငွေတာရီ	၄၁
၁၃။	လောကအလှဆင်နော်၏	မင်းယဉ်ဝေ	၄၃
၁၄။	ချောင်းကလေး	ဘုတလင်ချိုစေး	၄၆
၁၅။	နှုင်းယွန်းဟောမန်	ဒဂုံနတာရာ	၄၉



## မြကန်သာ (ပုဂံခေတ်)

ပုဂံခေတ်တွင် မြကန်မှာတို့သည် နိုင်ငံကို ဦးစွာစည်းရှုံး တည်ထောင်ကြသည်။ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး၊ စာပေ စသည်တို့ကိုလည်း တစည်းတရုံးတည်းဖြစ်အောင် ကြိုးစားကြသည်။ ဆည်မြောင်းကန်ချောင်းများကို ဆည်ဖို့ကြသည်။ ဘုရားရုကောင်းများကို ဆောက်လုပ်လျှော့ဝါန်း ကြသည်။ မွန်အကွာရာကို အခြေခံကာ မြန်မာအကွာရာကို တိတွင်ကြသည်။ မိမိတို့ဒါနကို ကျောက်ထက်တွင် အကွာရာတင်ကြသည်။

ပုဂံကျောက်စာများသည် အများအားဖြင့် စကားပြု အရေးအသားများသာ ဖြစ်ကြသည်။ ‘သိုးကလေ’ အစချိ သော ပူပွားနှင်းတောင်ဖွဲ့လက်ာစသည်တို့ကို ပုဂံခေတ်တွင် ရေးဖွဲ့သည်ဟု အချို့ပညာရှိများက ဆိုခဲ့ကြသည်။ မြကန်သာ ကဗျာကိုလည်း ပုဂံခေတ်ကဗျာတစ်ပုဒ်ဟု ယူဆခဲ့ကြသည်။ ပုဂံကျောက်စာများ တွင်တွေ့ရလေရှိသည် ‘တောင်ကျေချောင်းတေး’၊ ‘ကန်ပိုင်’၊ ‘တူစ္စဟုတ္တာ’ ဟူသော စကားလုံးတို့ကို မြကန်သာ ကဗျာ၌ တွေ့ရှိရသည်။

မြကန်သာကဗျာသည် တူရှင်းတောင်ခြေရှိ မြကန်၏ အကြောင်းကိုဖွဲ့ထားသည့် ကဗျာဖြစ်သည်။ ပုဂံခေတ် ကျေန်စစ်သားမင်း လက်ထက်တွင် မြကန်ကို တူးဖော်ခဲ့သည်။ ‘မဟာနိဗ္ဗာနလက်ဆွဲချိရေ’ ဟု အမည်ပေးခဲ့သည်။ ကဗျာပုံစံမှာ လေးလုံးစင် လက်ာပုံစံပင်ဖြစ်သည်။ ဖွဲ့စွဲပုံမှာ ပြေပြစ် ကျေစွဲလျှစ်သည်။ မြကန်သရုပ်ကို တို့တို့ကျဉ်းကျဉ်းနှင့် ပေါ်လွှင်အောင် ဖွဲ့ဆိုထားသည်မှာ နှစ်သက်ကြည်နှုယ် ဖြစ်သည်။

## မြကန်သာ

မြကန်သာ  
တောင်ကျေချောင်းတေး၊ ရေဝင်ပြေးလှည့်  
ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်  
ကြာပေါင်းထုံထုံ၊ ငှက်မြို့ခုံသည်  
ဘုံဝတ်သာ၊ နန္ဒာပေလော  
တူစ္စဟုတ္တာ။

လက္း

အမည်ပေါ်

## ၁၈။ ဓက်ဆင်အဖွင့်

၁။	မြကန်	=	တုရွင်းတောင်ခြေတွင် ပုဂံခေတ်က ဆည်ဖို့ခဲ့သော တစ်ဖက်ဆည်ကန်။
၂။	တောင်ကျချောင်း	=	မိုးရွာချိန်တွင် တောင်ပေါ်မှ အရှိန်အဟုန်ပြင်းစွာ စီးဆင်းသောချောင်း။
၃။	တေး	=	တည်း။ မြစ်သတည်း။
၄။	ကန်ပိုင်း	=	ကန်ပေါင်လိုး။ ကန်ရိုး။
၅။	ထုံထုံ	=	မွေးကြိုင်စွား။ အနှစ်စွဲပြောလျက်။
၆။	ဘုံဝတီ	=	နတ်ပြည်ခြောက်ထပ်တွင် ဒုတိယအထပ်။ တာဝတီသာ။
၇။	နှုန်း	=	တာဝတီသာနတ်ပြည်တွင် ရှိသော နှုန်းကန်။
၈။	ဟူတ္တာ	=	ဟူတ်သည်။ မှန်သည်။ ဟူတ်သတည်း။

## ၁၉။ သင်ခန်းစာအကျဉ်း

မြကန်၏ သာယာပုံကို ရေးဖွဲ့ထားသည်။ ပုဂံသားတို့ စည်းရုံးပုံတို့တွေ့ရသည်။

## ၂၀။ လေ့ကျင့်ခန်းမေးစွန်းများ

၁။	မြကန်၏သာယာပုံကို သရုပ်ဖော်ရေးသားပါ။
၂။	အောက်ပါအဖွဲ့တို့၏ ဆိုလိုရင်းကို တိတိကျကျ ပြောပြေ ပြစ်ပြစ် ရေးသားဖော်ပြပါ။
	(က) မြကန်သာ၊ တောင်ကျချောင်းတေး။
	(ခ) ရေဝင်ပြေးလှည့်၊ ရေအေးကြည်စွာ၊ ကန်ပိုင်မာလျက်။
	(ဂ) ဘုံဝတီသာ၊ နှုန်းပေလော့၊ တူစွာဟူတ္တာ။
၃။	အောက်ပါတို့၏အမို့ယ်ကို ရေးပါ။ မြကန်၊ တောင်ကျချောင်းတေး၊ ကန်ပိုင်၊ ထုံထုံ၊ ဘုံဝတီ၊ နှုန်း၊ ဟူတ္တာ။

## သီကုံးပန်းသွင် နေ့တိုင်းဆင် (အင်းဝမေတ်)

‘သူစိပုဘာ၊ ဝိလိသိဓာ’ အစချိသော ဤကဗျာသည် အင်းဝမေတ်ရဟန်းစာဆိုကျော် ‘ရှင်မဟာရွှေသာရ’ စပ်ဆိုခဲ့သော ကဗျာတစ်ပုံးဖြစ်သည်။

ရှင်မဟာရွှေသာရကို မြန်မာနှစ် စုရုဝေ ပြည့်နှစ် (ခရစ်နှစ် ၁၄၆၈) တွင် မွေးဖွားသည်။ အတိမှာ အင်းဝ၊ ထယ်မည်မှာ မောင်မောက်ဖြစ်သည်။ မင်းဆွဲစိုးမျိုးဖြစ်၍ နန်းတွင်းမှာ ကြီးပြင်းခဲ့သည်။ ဝရစက္ခပါလ မထေရ်နှင့် သိဟိုင်းရောက် ဆရာတော်ကြီးတို့ထဲတွင် နက္ခတ်၊ ဖေဒ၏၊ ဆန်း၊ အလက်ာ၊ ပါဌို့၊ သက္ကတ၊ စသည် တို့ကိုသင်အဲ လေ့လာခဲ့သည်။ ၁၂ နှစ်သား အရွယ်ကပင် ကဗျာစဉ်ရေးဖွဲ့ခဲ့သည်။ ဘုရိုဒ်တ်လက်ာကို ၁၆ နှစ်သားက ရေရွှေ့ခဲ့သည်ဟုဆိုသည်။

ရှင်မဟာရွှေသာရသည် အင်းဝမေတ် ပြု့ကဗျာ လောကကို ရှု့ဆောင်ပျိုးထောင်ခဲ့သူ တစ်ဦးဖြစ် သည်။ ဘုရိုဒ်တ် အတ်ပေါင်း ခန်းပျိုး၊ တိုးခန်းပျိုး၊ ဂုဏ်သာရပျိုး၊ သံဝရပျိုး၊ တို့သည် ရှင်မဟာရွှေသာရ၏ လက်ရာများ ဖြစ်ကြ သည်။ တံတားဦးတည်မော်ကွန်း၊ ပုံတောင်နိုင်မော်ကွန်း၊ ရွှေစက်တော်သွားတော့လား နှင့် ဆုံးမစာများ၊ ရတုများကိုလည်း ရေးဖွဲ့ခဲ့သည်။ သံဝရပျို့ကို နောက်ဆုံးရေးပြီးနောက် မြန်မာနှစ် ၈၉၂ ခန်း (ခရစ်နှစ် ၁၅၃၀ ခန်း) သက်တော် ၆၂ နှစ်တွင် ပြည်မြို့၌ ပျံတော်မူသည်။

‘သူစိပုဘာ၊ ဝိလိသိဓာ’ ချိကဗျာကို ရတုပုံစံဖြင့်ရေး ဖွဲ့ထားသည်။ တစ်ပိုင်တည်း ရေးဖွဲ့ထား၍ ‘ကေပိုဒ်ရတု’ ဟုခေါ်သည်။ ရတုကို လေးလုံးပောက်ည်းဖြင့် ရေးဖွဲ့သည်။ ဤရတုသည် စာသင်ပျို့နှင့် အခြေပြုတို့ အတွက် စာပေသင်အဲ လေ့လာနည်းကို ညွှန်ပြထားသော ကဗျာဖြစ်သည်။ ရှေးမေတ် ပညာသင်ကြားရေး စနစ်ကို သိနိုင်သည်။

## သီကုံးပန်းသွင် နေ့တိုင်းဆင်

သူစိပုဘာ၊ ဝိလိသိဓာ  
အကွာရာစွဲသုံး၊ ဤရှေ့ရှိလုံးကို  
သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လေ့။

စာသင်ပျို့နှင့် အခြေပြုတို့  
ဥဇ္ဈာတ၊ လုံးလပြင်းစွာ  
သူထက်ငါဟု၊ နှုတ်မှာရွှေ  
ကြီးပမ်းကလွှင်၊ သိပ္ပကျေးဇူး

အထူးသိမြင်၊ ပညာရှင်ဟု  
မထင်မပေါ်၊ မကျော်စောဘဲ  
တိမှာလွှဲခဲ့။

အရဲတြိုးကုတ်၊ ကြောက်ရဲစုတ်သို့  
အားထူတ်ခံမင်၊ မသင်မအံ  
မကြံမမေး၊ ဆွေးနွေးရောနှော  
ပြောဟောမဲ့ထွေ့၊ ပေချပ်ဖြောင့်  
ကုန်စေဆန်းသာ၊ သင်ချေပါလည်း  
ဘယ်မှာဂုဏ်ရှင်၊ ကျော်စောထင်ချိမ့်။  
စာသင်ဟူက၊ ကျမ်းထိမျကို  
တွေ့ကမရှောင်  
ကြောင်ပုစ္စနား၊ ကျွတ်ကျွတ်ဝါးသို့  
လွှာသွားပမာ၊ ကျောက်ထက်စာသို့  
လိုရာရအောင်၊ ကြံးဆောင်လေ့ကျက်  
အနက်စိပ္ပာယ်၊ နှုတ်ဝယ်ရွှေ့  
ထားချေမှုတည့်။

တစ်စပ်လျှင်၊ ချည်စင်သို့  
သဘင်ပွဲမှုာက်၊ ဆိုရေးရောက်က  
လန့်ကြောက်မရှိ၊ သတိမြေခိုင်  
ကျောက်တိုင်ပမာ၊ ကေသရာသို့  
ရှိရာမဲ့လျှင်း၊ ဆိုခင်းနည်းနာ  
အဖြာဖြာကို၊ မကြာနှုတ်လျောက်  
ခန့်ချင့်ထောက်လေ့။

အုံလောက်ဖွယ်သာ၊ ဂါထာပါဉ်သား  
စကားပိုက်လည်း၊ စိုးရှည်ရွေးတီး  
စကားကြီးက၊ စသည်ထိုထို  
ပိုဖြိုဟ်ဝစနတ်၊ စာတ်ရပစ္စည်း

ထုံးနည်းပမာ၊ ဂါတာဆန်းဂိုဏ်း  
 ကရှိကျေးဌာန်စစ်၊ ဖွင့်လှစ်နိုကာ  
 အငြက္ခတာပါဌို့၊ အောက်ထက်ညို၍  
 ကဝိလက္ခကာ၊ အဖြာဖြာတို့  
 ၃၊ အချာဆည်းဆာ၊ ဆိုင့်ကလျှင်း  
 ဘဝါးတွင်၊ ခုမျက်မြင်လည်း  
 မထင်ဘယ်မှာ၊ ရှိဘိရာအဲ့။  
 သံသရာလည်း၊ ပမာကဲလွန်  
 အဆုံးစွန်မှာ၊ ညီမွန်တူလွှတ်  
 သုံးလန်တ်ဝယ်  
 အကျွဲတ်ဘယ်မှာ ဝေးတော့မည်။

ရှင်မဟာရန္တသာရ

•ကဗိုံးရုတု

### ဓက်ဆစ်အဖွင့်

၁။	သူ	=	သူကောယျ၊ ကြားနာရာ၏။
၂။	စီ	=	စိန္တာယျ၊ ကြံရာ၏။
၃။	ပု	=	ပုဇ္ဇာယျ၊ မေးရာ၏။
၄။	ဘာ	=	ဘာသေယျ၊ ပြောဆိုရာ၏။
၅။	ဝိ	=	ဝိစာရေယျ၊ စူးစမ်းဆင်ခြင်ရာ၏။
၆။	လို	=	လိုခေါယျ၊ ရေးမှတ်ရာ၏။
၇။	သိ	=	သိကြွေယျ၊ လေ့ကျင့်ရာ၏။
၈။	စာ	=	စာရောယျ၊ နှုတ်တက်ဆောင်ရာ၏။
၉။	အကွဲရာ	=	စာရေးသားရာ၌ အသုံးပြုသော ပျည်းသရို့၏၊ အမှတ်လက္ခကာ စာလုံး။
၁၀။	ဉာဏ်ဘူတာ	=	ပြောင့်မတ်သောအဖြစ်။
၁၁။	ရှီမြို့	=	ပေါ့ပါးသွက်လက်စွာ။
၁၂။	သို့	=	အတတ်ပညာ။
၁၃။	တိမှာ	=	အဘယ်မှာ။

၁၄။	အရဲကြီးတုတ်	
	ကြက်ရဲစုတ်သို့	= ကြက်ရဲတို့သည် မဆုတ်မဆိုင်းဘဲရွှေ့သိုးကာ ကြီးစားသကဲ့သို့။ ('ကြက်ရဲသုတ်သို့' ဟူလည်းမူကဲ့ရှိသည်။)
၁၅။	ခုမင်	= စုံစုံမက်မက်။
၁၆။	မဲ့	= မရှိ။
၁၇။	ပြောဟောမဲ့တွေ	= ပြောဟောခြင်းမရှိဘဲ။
၁၈။	ပေချုပ်	= ရွှေးခေတ်က အသုံးပြုသော စာရေးရန် ပြုလုပ်ထားသည့် ပေရွက်။
၁၉။	ကုန်စေဆန်းသာ	= ကုန်စေခဲ့မှုသာ။
၂၀။	ချိမ့်	= ချေဖဲ့။
၂၁။	ကျောက်ထက်စာ	= ကျောက်ပေါ်တွင်ရေးထိုးထားသောစာ။ ကျောက်စာ။
၂၂။	အနက်အဓိပ္ပာယ်	= စကားလုံး၊ ပုဒ်၊ ဝါကျစာသည်တို့၏ဆိုလိုရင်းသဘော။
၂၃။	သဘင်	= ပြောဆိုစည်းဝေးရာ အစုအဝေး။
၂၄။	ပွဲမှောက်	= အများ၏ရွှေ့မှောက်။
၂၅။	ကေသရာ	= လည်ဆံမွေးရှိသောခြေသေ့။
၂၆။	ခြဲ့ရှာ	= ကြောက်ရွှေ့သည်။
၂၇။	လျှင်း	= အလျှင်း၊ လုံးဝ။
၂၈။	ဆိုခင်း	= ပြောဆိုရန်အကြောင်း။
၂၉။	ခန့်ချင့်ထောက်	= ခန့်မှုန်းချင့်ချိန်ထောက်ထားသည်။
၃၀။	ဂါထာ	= ဆန်းကျမ်းစည်းကမ်းတိုနှင့်အညီ ရေးစပ်ထားသော ပါဌိကဗျာ။
၃၁။	ပါဌိသား	= ပါဌိပုဒ်။ ပိဋကတ်စာကိုယ်စာသား။
၃၂။	စဉ်ရှုည်	= ရွှေးအစဉ်အလား။
၃၃။	စကားကြီး	= စကားကြီးဆယ်မျိုး။

- (၁) ရေတူးညာတင်ပြောနည်း။
- (၂) ကောက်ပင်ရိတ်လှိုးပြောနည်း။
- (၃) ရေစီးဖောင်ဆန်ပြောနည်း။
- (၄) အိုးတန်ဆန်ခတ်ပြောနည်း။
- (၅) ဆီပွဲတ်ကျည်ပွဲ့ပြောနည်း။
- (၆) ဆင်တွေ့ရန်ရှေ့ရှင်ပြောနည်း။
- (၇) တောင်သူယာခုတ်ပြောနည်း။
- (၈) ကြက်ဆုတ်ခွုပ်ပစ်ပြောနည်း။

(၉)	ရေစစ်ကရားပြောနည်း။
(၁၀)	ခက်တင်မောင်းနှင့်ပြောနည်း။
၃၄။	ဝိဖြို့ယ် = ပုဂ္ဂိုလ်အနက်ကိုအထူးယူဆဖွင့်ပြချက်။
၃၅။	ဝစနတ် = စကားလုံး၏အနက်။ ပုဂ္ဂိုလ်အနက်။
၃၆။	ဘတ် = ပုဂ္ဂိုလ်ခု၏ မူလတည်ရင်း။
၃၇။	ပစ္စည်း = အနက်ကို ပြည့်စုံအောင် ပုဂ္ဂိုလ်းတွင် ထပ်ဖြည့်ရသောစကားလုံး။
၃၈။	ထုံးနည်း = လိုက်နာဖွယ်အစဉ်အလား၊ ဥပဒေသာ။
၃၉။	ပမာ = ဥပမာ။
၄၀။	ဆန်းဂိုဏ်း = ဆန်းကျမ်းနှင့်အညီ ရေးဖွဲ့ရသော အကွဲရာ သုံးလုံးစုံအဖွဲ့။ ပါဋ္ဌိုလ်တွဲနှင့်ဆိုနည်း အတတ်။
၄၁။	ကရိုဏ်း = အကွဲရာအသံတို့၏ဖြစ်ကြောင်း။
၄၂။	ဌာန် = အကွဲရာအသံတို့ဖြစ်ရာလည်ချောင်း၊ အာစောက်စသောအရပ်။
၄၃။	နိုကာ = အဖွင့်ကျမ်း။
၄၄။	အငွကတာ = ဘုရားဟောပါဋ္ဌိုလ်တွဲ၏အနက် အမို့ဖွားယ် ကိုဖွင့်ဆိုသောကျမ်း။
၄၅။	ပါဋ္ဌိုလ်တွဲ = ဘုရားဟော တရားတွဲ။ ပုဇွဲ၏ အသနာတွဲ။
၄၆။	ကဂိုလက္ခဏာ = ပညာရှိစာဆိုတို့၏ သဘောလက္ခဏာ။
၄၇။	ဆည်းဆ = ဆည်းပူးချိန်ဆသည်။
၄၈။	သံသရာ = ဘဝဆိုဒ်ခြင်းဖြင့် အစဉ်မပြတ်ဘဲ အဖန်တလဲလဲကျင်လည်ရာ ဘဝဆက်။
၄၉။	ညီမွန်တူလွှတ် = ပွင့်တော်မူပြီး ဖြစ်သော ကက္ခသန၊ ကောကာရုံ၊ ကသာပ၊ ဂေါတမ <sup>၁</sup> မြတ်စွာဘုရားတို့၏ ညီတော်အလား နောင်ပွင့်တော်မူမည့် အတူမရှိ သော အရိုမေတ္တာယျ မြတ်စွာဘုရား။
၅၀။	အကျွတ် = သံသရာဝင့် ဒုက္ခမှု ကျွတ်လွှတ်ခြင်း။

## သင်စန်းအအကျဉ်း

ပညာရေးနှင့်ပတ်သက်၍ စာသင်သားတို့ ကြိုစားအားထုတ်မှုထက်သနပါက မည်သို့အကျိုးချိမည် အားထုတ်မှု လျော့နည်းပါက မည်သို့အကျိုးယူတ်မည်ကို ရေးဖွဲ့ထားသည်။

## လေ့ကျင့်စန်းမေးစွန်းများ

- ၁။ စာသင်သားသူငယ်တို့ ကြိုးစားအားထုတ်မှုထက်သနပါက မည်သို့အကျိုးချိမည်ဟု ရှင်မဟာရဋ္ဌ သာရက ဆိုပါသနည်း။ ကြိုးစားအားထုတ်မှု လျော့နည်းပါက မည်သို့ အကျိုးယူတ်မည်နည်း။ အောက်ပါတို့၏ အမို့ပွားယ်ကိုဖွင့်ဆိုရေးသားပါ။
- အရဲကြိုးကုတ် ကြက်ရဲစုတ်သို့ ပေချပ်၊ ကုန်စေဆန်းသာ၊ ချီမံ့၊ ကျောက်ထက်စာ၊ သဘင်၊ ပွဲမောက်၊ ကေသရာ၊ ချွဲ ရှာ၊ ဆိုခင်း၊ ခန့်ချွင့်ထောက်၊ ပါ၌သား၊ စဉ်ရှည်၊ စကားကြီး၊ ဓာတ်၊ ပစ္စည်း၊ ထုံးနည်း၊ ကပိလက္ခဏာ၊ ဆည်းဆ၊ သံသရာ၊ ညီမွန်တူလွှတ်၊ အကျွတ်။

## နှမတွေးမယ့်ကိုလိုသူင် ( ညာင်ရမ်းခေတ် )

အိုင်ချင်းသည် ပထမအင်းဝခေတ်ကပင် စတင်ပေါ်ပေါက်ခဲ့သော ကပ္ပါဒ္ဓမ္မီးအစားဖြစ်သည်။ ညာင်ရမ်းခေတ် ( ဒုတိယအင်းဝခေတ် ) နှင့် ကုန်းဘာ်င်ခေတ်တို့တွင် ဆက်လက်ထွန်းကားခဲ့သည်။ ကြောင်းသံကျမ်းသံမပါဘဲ ကျေးတော်ပါသည့် တေးကဗျာဖြစ်သည်။

အိုင်ချင်းများသည် ကျေးလက်ရှိုးရာ တေးတစ်မိုးဖြစ်၍ မူလသီဖွဲ့သူစာဆိုတို့၏ အမည်ကိုအသိရ နည်းသည်။ အိုင်ချင်း အချို့ကို 'တောင်တွင်းရှင်းပြိုးမယ်' ဖွဲ့ဆိုကြောင်း သိရသော်လည်း ရှင်းပြိုးမယ်၏ အထူးဖွေတိုကိုမူ ပြည့်ပြည့်စုစုံ မသိရသေးချေ။ လက်ဝဲသူနှင့်ရနှင့် ကင်းဝန်မင်းကြီးကဲ့သို့သော ပညာရှိစာဆို တို့သည်လည်း အိုင်ချင်းများ ရေးခဲ့ကြသေးသည်။

အိုင်ချင်းဆိုသည်မှာ အသံအိုင်အိုင် အသံမြှုပ်မြှုပ်ဖြင့် အများဝိုင်းဖွဲ့သို့ရသော တေးကဗျာတစ်မိုး ဖြစ်သည်။ အိုင်ချင်းတို့၏ အစတွင် 'ချစ်တဲ့သူငယ်လေ၊ သူငယ်ချင်းကောင်း ယောက်မတို့လေ . . . . ' ဟူသော အာလုပ်စကားဖြင့် အစချို့လေ့ရှိသည်။ ရွှေဘိုမြောက်လက်တွင် အိုင်ချင်းကို 'ကောက်စိုက်အိုင်' ဟူ၍လည်းကောင်း 'ကောက်စိုက်မ အိုင်ချင်း' ဟူ၍လည်းကောင်း ခေါ်ရှိုးရှိခဲ့သည်။

နှစ်းတွင်းပွဲ ရတုတေးထပ်တို့ တွင်ကျယ်ခဲ့သည်။ ကျေးလက်၌ အိုင်ချင်းအဲချင်းတို့ တွင်ကျယ်ခဲ့သည်။ ရတုတေးထပ်တို့တွင် နှစ်းမူ နှစ်းရာကို တွေ့နှိုင်၏။ အိုင်ချင်း အဲချင်းတို့တွင် တော့မူ တော့ရာကို တွေ့နှိုင်၏။ အောက်ပါ အိုင်ချင်းသည် တောင်တွင်း ရှင်းပြိုးမယ်၏ အိုင်ချင်းတစ်ပို့ ဖြစ်သည်။ မြန်မာသူ့ရာမျိုး ၁၁၀၀ ပြည့်လောက်က ပေါ်ခဲ့သော အိုင်ချင်းကဗျာမျိုးဖြစ်၍ 'ရာပြည့်အိုင်' တဲ့ ခေါ်သည်။

## နှမတွေး မယ့်ကိုလိုသူင်

ချစ်တဲ့သူငယ်လေ. . . .

သူငယ်ချင်းကောင်း ယောက်မတို့လေ။

နှမတွေး မယ့်တို့အိမ်ကို

သိလိုချင်မူ

နတ်ခရီးနှင့်၊ ချေးဆိုင်နှင့်

အိမ့်ရှေ့ကမူ၊ အုတ်ပလ္လာင်နှင့်၊ ညာင်ပင်နှင့်

အိမ့်တောင်ကမူ၊ ကြက်သွန်ခင်းနှင့်၊ ရေတွင်းနှင့်

အိမ့်မြောက်ကမူ၊ စပါးလင်နှင့်၊ ဒန်းပင်နှင့်

အိမ့်နောက်ကမှာ မိသယလင်နှင့် ချင်းပင်နှင့်  
မိသယလင်နှင့် ချင်းကိုလိုလျှော်  
ဝါဆိုင်ယုမှတဒး၊ မြန်းနားကို  
တူးလှည့်ပါရှင်။

မိသယလင်နှင့် ချင်းကိုမလို  
နှမတွေးမယ့်ကိုလိုလျှော်  
တပေါင်းငယ်မှတန်ခူး၊ ရွှေဖီးကို  
ခူးလှည့်ပါရှင်။

အလို အပါးဖြူ သူနှင့်ဆုံသည်  
ငုံချိကုံးငယ်နှင့်  
ဆောင်လုံးညီးလေး။

## ရာပြည့်အိုင်ရှင်း

ရှင်းပြိုင်းမယ်

### ဓက်ဆစ်အဖွင့်

၁။	ချစ်တဲ့သူငယ်လေ	=	ချစ်ခင်တဲ့သူရေ . . . . ဟု ခေါ်သောအာလုပ်စကား။
၂။	ယောက်မ	=	ပိန်းမအချင်းချင်း ရင်းနှီးချစ်ခင်သဖြင့် ခေါ်ဝါးသော အာလုပ်စကား။
၃။	နတ်ခရီး	=	နတ်စင်။
၄။	အုတ်ပလ္လ်	=	ညောင်ပင်ရင်းတွင်ပတ်၍ပြုလုပ်ထားသောအုတ်ခုံမြင့်။
၅။	ချင်း	=	ဂျင်းဟုအသံထွက်သည်။ဟင်းချက်ရာ၊ ဆေးဖော်ရာတို့တွင် အသုံး ဝင်သော အပင်ငယ်တစ်မျိုး။
၆။	ဝါီး	=	ဝါဝင်စအချိန်။
၇။	ရွှေဖီး	=	တပေါင်း၊ တန်ခူးလတွင် ဦးစွာပွင့်တတ်သော သရဏိပန်း။
၈။	ငုံချိုး	=	အရွက်ကို ဟင်းချက်စားရသော နှယ်ပင်တစ်မျိုး။ အပွင့်ဝါ စိုင်းမြို့ သည်။ ငုံချိုးလည်းရှိသောကြောင့် ဤနေရာတွင်ငုံချိုးဟု ဆိုထားခြင်း ဖြစ်သည်။
၉။	ငုံချိုးကုံး	=	ငုံချိုးပန်းကုံး။
၁၀။	ဆောင်လုံးညီး	=	တစ်ဆောင်လုံးကို ထိန်းလင်းစေသူ။ (မိန်းမပို့ကလေး၏ အလှကို ချီးမွမ်းဖွဲ့ဆိုသောစကား)

## သင်စန်းစာအကျဉ်း

မိန်းမပျို့ကလေးသည် မိမိကိုမေတ္တာသက်ဝင်နေသူအား မိမိနေအီမိကိုသိရှိပြီးအောင် ပတ်ဝန်းကျင် နှင့်တကွ သရုပ်ဖော်ပြပြီး စကားပရိယာယ်ဖြင့် ဖိတ်ခေါ်ပုံကိုရေးဖွဲ့ ထားသည်။

### လောကျင့်စန်းမေးစွန်းများ

- ၁။ မပိုကလေးသည် မိမိ၏နေအီမိကို မည်သို့လမ်းညွှန်သနည်း။  
၂။ မပိုကလေးသည် မိမိကို မေတ္တာသက်ဝင်နေသူအား စကားပရိယာယ်ဖြင့် မည်သို့ဖိတ်ခေါ်သနည်း။  
၃။ အောက်ပါအဖွဲ့နှစ်ရပ် နှစ်သက်ဖွှာယ်ရေးပါ။  
(က) ဝါဆိုင်ယ်မှတ်ပို့ဗျာများ၊ မြေနှီးနှီးကို တူးလှည့်ပါရှင်။  
(ခ) တပေါင်းငယ်မှတ်ချွေး၊ ရွှေဖြီးကို ခွဲးလှည့်ပါရှင်။

ဝသန်ကာလ မိုးကျတည့်လျင်  
( ညောင်ရမ်းခေတ် )

စာဆို 'ဝန်ကြီးပဒေသရာဇ်' (မြန်မာနှစ် ၁၀၄၅-ခန့် ၁၁၁၆) (ခရစ်နှစ် ၁၆၈၃-ခန့် ၁၇၅၄) သည် စနေမင်း၊ တန်ရှုခိုးမင်းတို့ထံတွင် စတင်၍မင်းမှုထမ်းခဲ့သည်။ မဟာဓမ္မ ရာဇ်ဝပါတီဘွဲ့ခဲ့ ဟံသာဝတီရောက်မင်းလက်ထက်တွင် အထူး ချိုးမြောက်ခဲ့ရသည်။ ဟံသာဝတီရောက်မင်းသည် ကုၢယ်တိုင်ကပင် စာပေကျမ်းကို လေ့လာလိုက်စားသော စာဆိုတစ်ဦးဖြစ်သည့်အလောက် စာဆိုဝန်ကြီးကို ကြည်ညိုယုံမှတ်သောအားဖြင့် 'ပဒေသရာဇ်' ဟူသောဘွဲ့ဖြင့်ချိုးမြောက် 'စာဆိုကြီး' ဟု လေ့လာမြတ်စွာ ခေါ်ဆိုခဲ့သည်။ နတ်ရှင်နောင်ဘွဲ့၊ မြို့တွင်း နတ်ရှင်ဘွဲ့၊ မြို့တွင်းဘုရင်ဘွဲ့၊ စသောဘွဲ့ထူးဂုဏ်ထူး အမျိုးမျိုး တို့ဖြင့်လည်း ချိုးမြောက်စားခဲ့သည်။ စာဆိုဝန်ကြီးသည် 'စာနှင့်ကို လည်းမချစ်နှင့်' သူ့အကိုလည်းမပစ်နှင့်' ဟု ကျော်ကြားသောသူ့အပို့နှင့်တွေ့အခြားပို့၊ ၁၃ စောင်တို့ကို လည်းကောင်း၊ ချောင်း၊ ရတု၊ လက်ဗုံနှင့် သီချင်းများစွာတို့ကို လည်းကောင်းရေးခဲ့သည်။ နတ်သံအဲနှင့် ထံတွာတေရှင်ဟု လူသိများသော ပုစ်းတောင်သံကြီးတို့ကိုလည်း ရေးခဲ့သည်။ အင်းဝယ်ကြုံ ဟံသာဝတီသို့ ဘုရင်ပါတ်မှုသောအခါ စာဆိုကြီးလည်း အတူပါခဲ့၍ သန်လျင်၌ ကွပ်လွန်ခဲ့သည်။

စာဆိုကြီးသည်လယ်သမား၊ ထန်းတက်သမား၊ လျေသမား၊ တောင်ပိုင်တက်၊ ဆင်ဖမ်းသမားဘွဲ့၊ တွာ့ချင်းများကို ဖွဲ့ဆိုခဲ့သည်။

တွာ့ချင်းဆိုသည်မှာ မြန်မာဂိုတွင် ထံ၊ တွာ့၊ တော့၊ တော့၊ စသော အသံစဉ်များရှိရာ သာယာနာယျိုဖွှဲ့ဖြစ်သော 'တွာ့သံ' ဖြင့် သီဆိုရသော တေးကဗျာတစ်မျိုးဖြစ်သည်။ ပဒေသရာဇ်၏ တွာ့ချင်းများတွင် အစုဝင်မင်းမှုထမ်းမဟုတ်သည့် ဆင်းရဲသားပြည်သူတို့၏ဘဝကို ရေးဖွဲ့ထားသည်ကို တွေ့နိုင်သည်။ ဤသို့ရေးဖွဲ့ရာတွင် ဆင်းရဲသားပြည်သူတို့ကို ကဲ့ရဲ့ခြင်း၊ ရှုတ်ချွောင်း အလျှင်းမပါ၊ သနားချစ်ခင်ခြင်း၊ ချိုးကျူးဂုဏ်တစ်ခြင်းတို့သာပါသည်။ ထို့ကြောင့်ယခုခေတ် မြန်မာစာပေ ပညာရှင်တို့က ဝန်ကြီးပဒေသရာဇ်၏ တွာ့ချင်းများသည် မြန်မာစာပေသစ် တစ်ခန်းလှစ်ခဲ့သည်ဟု ဆိုစမှတ်ပြုကြသည်။

## ဝသန်ကာလ မိုးကျေတည့်လျှင်

ဝသန်ကာလ၊ မိုးကျေတည့်လျှင်  
ပျော်ပျော်ပါးပါး၊ မယားနှင့်ဆွဲငယ်လင်  
လက်တွဲငယ်ခြင်း၊ ကိုယ်တွင်အဝတ်  
ပုံဆိုးအကြီး၊ စုတ်ပြုပြီ  
ချည်နိုင်းတွေတွေတွေကယ်နှင့်လေး။

မိုးရော့စုတ်လျှို့၊ အဝတ်ကယ်မပါ  
သားသမီးကို၊ ကိုယ်ထီးပွဲလို့သာ  
ဆေးတံတစ်ထွား၊ ကိုက်ကာတွန်ရင်း  
လယ်ကွက်ကယ်တစ်ခွင်း၊ တွန်ရေးငင်  
ရောင်ပုဇွန်တွင်းငယ်နှင့်လေး။

ဟားပေါင်စင်းငယ်၊ ခြင်းပလိုင်းဝယ်  
ခရုပီလေား၊ ရောန္တာ၍သာလွှယ်  
ဟင်းချက်ကယ် နှန်ယ်၊ တစ်ထွာယ်ကန်စွန်း  
ဆူးပုပ်ကယ် ကင်းပုံ၊ အလုံးစုံ  
ဖူးင့်သာရော၍ ပြမ်းသည်နှင့်လေး။

ချို့လည်းချို့လွန်း၊ ရည်ရွှေးများစွာ  
ကြံ့ဟင်း ကြွောက်နားပေါင်း  
သောင်းပြောင်းရော၍သာ  
အိမ်သို့ရောက်ခါ၊ လျှင်စွာချက်ပြုတ်  
ထမင်းကပူ၊ ဟင်းကပူ  
ရှာရှာသာ ရှုမ်းငရှုတ်ကယ်နှင့်လေး။

အလုံးတွေ့ကယ်ခရာသာ၊ င့်ကာလွှားတော့သည်။  
သားမြေးငယ်မာချား၊ ဘယ်ညာတွေးတော့သည်။

တွော့ချင်း

ဝန်ကြံ့ပဒေသရာဇာ

## ဓက်ဆစ်အဖွဲ့

၁။	ဝသန်	=	မိုးအခါး။
၂။	ဆွဲထောင်	=	ခင်ပွဲန်း။ ယောကျွား။
၃။	ဗောင်း	=	ခေါင်းပေါင်း။
၄။	တွတ်တွတ်	=	အလွန်အမင်း နှဲရဲသော။
၅။	ကိုယ်ထီး	=	တစ်ကိုယ်ထီးတည်း။
၆။	ဘားပေါင်စင်း	=	ပိန်သွယ်သော ဘားကလေးတစ်မျိုး။
၇။	ပလိုင်း	=	ကြိမ်း နှီးစသည်ဖြင့် ရက်လုပ်ထားသော လွယ်ရသည့်စရာ ခြင်းတောင်းရှည်။
၈။	ပီလော	=	ခွဲကျိုသော ဟင်းချို့ရှုက်တစ်မျိုး။
၉။	ဖြူမ်း	=	အမျိုးမျိုးအထွေထွေရောနှောသည်။
၁၀။	ချွေမ်း	=	အရည်များသော။
၁၁။	ကြံးဟင်း	=	အရှုံးသုံးပြောင့်ရှိသော နွယ်ပင်း (အရှုံးအရွက်ကိုဟင်းချက်စားရသည်။)
၁၂။	ကြံးနားပေါင်း	=	ဟင်းရွက်တစ်မျိုး။
၁၃။	သောင်းပြောင်း	=	အရောရော အနှောနှော။
၁၄။	အလုတ်	=	ထမင်းလုတ်။
၁၅။	ဇရာ	=	အလွန်ကြီးမားသော။
၁၆။	လွှား	=	အားရပါးရ စားသောက်သည်။

## သင်ဓန်းစာအကျဉ်း

မိုးအခါး လယ်တဲ့ဆင်းကြသော လယ်သမားမိသားစု ဆင်းဆင်းရဲရဲဝတ်စားပုံ၊ စားသောက်ပုံ၊ လယ်လုပ်ငန်းခွင်ဝင်ပုံ၊ ဆင်းရဲသော်လည်း ပျော်စွဲရောင့်ရဲစွာနေကြပုံကို ရေးဖွံ့ထားသည်။

## လောကျင့်ဓန်းမေးခွန်းများ

၁။	မိုးအခါး လယ်တဲ့ဆင်းကြသော လယ်သမားမိသားစုကို သရှင်ဖော်ပါ။
၂။	လယ်သမားမိသားစုကိုဘဝါသည်ပျော်စရာကောင်းမည်ဟု ထင့်ပါသလား၊ သင့်ထင်မြင်ချက်ကိုရေးပါ။

## မဲ့တောင်ခြေ (ကုန်းဘောင်ခေတ်)

‘လက်ပဲသူနှစ်ရအမတ်ကြီး’ (မြန်မာနှစ် ၁၀၈၅-၁၁၆၁ ခနါး) (ခရစ်နှစ် ၁၇၂၄ ခန့်-၁၇၉၉ ခနါး) သည် ကုန်းဘောင်ခေတ်တွင် အထူးထင်ရှားခဲ့သောစာဆိပ်ကြီး ဖြစ်သည်။ အတိမှာ ရွှေဘိုမြို့အနီး မန်ကျဉ်းတံ့ရွာ ဖြစ်သည်။ အမည်ရင်း ဦးမြတ်စံဖြစ်သည်။ မြင်းစီးနို့ဖြစ်သည်။ စာပေကျမ်းကန်တို့၌ အထူးမွှေ့လျှော်သည်။ အသက် ၁၄ နှစ်အချွဲယ် ရှင်သာမဏေဘဝကပင် မဟောပို့ကို ရေးဖွဲ့ခဲ့သည်။

ဟံသာဝတီရောက်မင်းလက်ထက် စွဲကိုင်မြို့စား သတိုးမင်းခေါင်ထဲတွင် စတင်၍ အမှုထမ်းခဲ့သည်။ အလောင်းမင်းတရား ရွှေဘိုကို တည်ထောင်သောအခါ လက်ပဲသူနှစ်ရအမတ်လည်း ရွှေဘိုသို့ ခို့ဝင်ခစား ခဲ့သည်။ အမြင့်မင်းသား၏ အကြီးတော်အဖြစ်လည်း ထမ်းရွှေက်ခဲ့သည်။ အလောင်းမင်းတရားကြီး လက်ထက် မှုစု၍ ဘိုးတော်ဘုရားခေါ် ဗုဒ္ဓိမင်း လက်ထက်တိုင်အောင် အမတ်အဖြစ် ထမ်းရွှေက်ခဲ့ရာ ဘွဲ့မည်ရည်အမျိုး မျိုးဖြင့် ချီးမြှုင့်ခံရသည်။ မဟောပို့အပြင် သေနှစ်ပူး၊ ပူးပူးဟစလိုပို့၊ နန္ဒီသေနပို့၊ သာခိနပို့စသော ပို့၊ အစောင်စောင်တို့ကို လည်းကောင်း၊ ဓမ္မသတ်လက်ာ၊ ရတု၊ အဲချွင်း စသည့် ကဗျာလက်ာ သီချင်းတို့ကို လည်းကောင်း ရေးဖွဲ့ခဲ့သည်။

လက်ပဲသူနှစ်ရအမတ်ကြီးသည် အလောင်းမင်းတရားကြီး၏ သားတော်တစ်ပါးဖြစ်သော ဆင်ဖြေရှင် ခေါ် မြော်းမင်း လက်ထက်တွင် မင်းမျက်သင့်၍ မဲ့တောင်ခြေ နှင့် ‘ဝေးချွေန်းစန္တာ’ ခုံပို့စုံရတု နှစ်ပုံကိုရေးဖွဲ့သည်။ ဤရတုနှစ်ပုံကြောင့် မင်းမျက်ပြေ၍ ရာဇ်တော်အပြစ်မှ ချမ်းသာပေးပြီး နောက် မဲ့တောင်ခြေခဲ့လေသည်။

ရတုသည် တောင်ငူခေတ်၊ ကုန်းဘောင်ခေတ်တို့တွင် အထူးခေတ်စားခဲ့သည့် လေးလုံးစပ်လက်ာ တစ်မျိုးဖြစ်သည်။ ရာသီဘွဲ့၊ ရေမြေတော်တောင်ဘွဲ့မှုစု၍ ဘုန်းတော်ဘွဲ့၊ ပြည်ဘွဲ့၊ မောင်ဘွဲ့၊ မယ်ဘွဲ့၊ စသည့် အကြောင်းအရာအမျိုးမျိုးကို ဖွဲ့ဆိုလေ့ရှိသည်။ ရတုတစ်ပို့စုံတည်းဖွဲ့လျှင် ‘ကဗို့မြို့ရတု’၊ နှစ်ပို့စုံဖွဲ့လျှင် ‘အဖြည့်ခံရတု’၊ သုံးပို့စုံလျှင် ‘ပို့စုံရတု’ ဟု ခေါ်ကြသည်။ ‘မဲ့တောင်ခြေ’ ရတုသည် ပို့စုံရတုဖြစ်သည်။ အချို့ အချည်းသည်။

## မဲ့တောင်ခြေ

မဲ့တောင်ခြေ၊ စီးတွေတွေတည့်  
 မြစ်ရေဝန်းလည်၊ ဖြိုင်တောစည်က  
 ရွှေပြည်ကိုသာ၊ တရာ့တော့မိ  
 မို့ရှုရှိလျှင်၊ သီရိကျက်သရေ  
 တက်ဖြီးဝေသား၊ အောင်မြေကြော့ကြော့  
 ကုန်းမော့မော့နှင့်၊ ဘိုးတော့ကောင်းမှု  
 တည်ထားပြုသည်၊ မျှော်ခီးမီး  
 ခြားကိုရောင်ညီးမျှ၊ ရှုကြီးသခင်  
 ရွှေလင်းပင်နှင့်၊ ရွှေခြေသံ့မြွှေ့  
 စရှုံးရေသာ်၊ ရွှေစေတီကြီး  
 အသီးသီးတည့်၊ ဂိတ်ဆီးခြုံသန်း  
 လျှပ်ရောင်တန်းမျှ၊ ရွှေနှုန်းရွှေဘုံ  
 အလုံးစုံကို၊ အာရုံမျက်မြင်  
 ဖူးမြော်ချင်ရှုံး၊ သည်တွင်ရွှေဖြီး  
 သည်သို့စေတီ၊ သည်ဆီရွှေနှုန်း  
 ဖြောင့်တန်းတော့မည်၊ စိတ်ကရည်သည်  
 ရွှေပြည်ဌာန ဝေးသောမကြောင့်။

သဲသာသောင်မြေ၊ မြစ်ကမ်းခြေလည်း  
 အကြော်ပြင်၊ တို့အောက်ခွင့်ဝယ်  
 ရေရှုံးပတ်ဝန်း၊ ဖျော်ဖွေယ်တွန်းလိမ့်  
 တစ်ကျွန်းလောက်ပင်၊ ဝေးမည်တင်ခဲ့  
 စီးသွင်္တိရစ်၊ မဲ့တော်လည်း  
 ထစ်ထစ်တွန်းဘို့၊ ချုံအတိနှင့်  
 တော့ကြီးဆီတ်ည်း၊ ဆည်းကျံကျံဝယ်  
 ဓူးမပေါ်၊ မမြော်ပါရ  
 နေကိုတလည်း၊ ဘယ်ကရွှေ့နောက်  
 ဘယ်တောင်မြောက်ဟုံး၊ တွေးထောက်မမှန်

ဖန်ဖန်အုံ၌၊ ကြတိုင်းမောစွဲ  
 ဘယ်တောဘယ်မြိုင်၊ မသိနိုင်ခဲ့  
 မခိုင်စိတ်ဝမ်း၊ နှေတိုင်းလွမ်းရှင့်  
 ကင်းစမ်းတောင်က၊ လော်းစၣ်  
 နောက်မှုလေရှည်၊ အတည်တည်သည်  
 လပြည်လာက အေးသောကြောင့်။

ပွဲခါဉား၍ သွန်းမြေပေတည့်  
 ရှိသေသဒ္ဒိ၊ ထုံးစဉ်လာဖြင့်  
 မဲအရပ်သူ၊ တောင်းဆူယူသည်  
 ရွှေဂျေတော်နှင့်၊ ရှုတိုင်းတင့်သား  
 မိုးမြှင့်သီခေါင်၊ မဲအချောင်က  
 တစ်တောင်လုံးမြိုင်း၊ စၢ်ဆိုင်းသော်  
 တောင်တိုင်းယှက်၍၊ ဝန်းကာစုံသည်  
 တောင်ငွေငွေ၊ အထွေထွေနှင့်  
 လေလည်းရောရာ၊ မိုးမပါဘဲ  
 သံဝါဖြောက်ဖြောက်၊ ဆီးနှင်းပေါက်လည်း  
 မိုးလောက်ပြင်းထန်၊ သွန်းချုပြန်သော်  
 ယူဂန်ထင်ရှား၊ တောင်တော်ဖျားက  
 ရထားယာဉ်သား၊ နေစကြောလည်း  
 ရောင်ဝါမထွန်း၊ ချမ်းရှာလွန်း၍  
 တည့်မွန်းချိန်နော၊ ရောက်လွယ်စေဟု  
 စွေရောလှည့်လည်း၊ တလျှက်မြည်သည်  
 နေခြည်ဖြာမှ နွေးသောကြောင့်။

ပိုဒ်စုံရတု

လက်ပဲသူနှစ်ရှ

## ခက်ဆစ်အဖွင့်

၀။	မဲအတောင်ခြေ	=	ကသာမြို့၊ အနီးတွင် မဲအတောင်ရှိ သည်။ မဲအတောင်ခြေတွင် မဲအချောင်းရှိသည်။ တောင်ဘက်သို့စီး၍တကောင်းမြို့အထက်တွင် ရောဝတီမြစ် နှင့်ပေါင်းသည်။
၂။	တွေတွေ	=	အဆက်မပြတ်။
၃။	ရွှေပြည်	=	ရုတနာသိယ်။ ရွှေဘို့။
၄။	မိုးရှုရှိ	=	မိုးတမ္မား။
၅။	သီရိ	=	ကျွက်သရော့။
၆။	ကြော့ကြော့	=	လူပတင့်တယ်သော့။
၇။	ဘိုးတော်ကောင်းမှု	=	ဆင်ဖြူရှင်မင်း၏ဘိုးတော်၊ အလောင်းမင်းတရား၏ ခမည်းတော် မင်းညိုစ်၏ ကုသိုလ်။
၈။	အမွှားဆီမံး	=	ရွှေဘို့မြို့သျေး၏ အနောက်တောင်ဘက်ရှိ အမွှားဆီမံးစေတီ။
၉။	မြောက်ရောင်ညီး	=	ရောင်ခြည်တော်မြောက်သွယ် ကွန်ဖြူးတောက်ပနေသော့။
(၁)	နှိုလ	=	ညိုသောအရောင်။
(၂)	ပိုတ	=	ရွှေသောအရောင်။
(၃)	လောဟိတ	=	နှိုသောအရောင်။
(၄)	ဉှုဒါတ	=	ဖြူသောအရောင်။
(၅)	မစိုး	=	မောင်းသောအရောင်။
(၆)	ပဘသုရ	=	ပြီးပြုက်သောအရောင်။
၁၀။	ရှုကြီးသခင်		
	ရွှေလင်းပင်နှင့်		
	ရွှေခြေသံမြေး	=	ရွှေရှုကြီးစေတီ၊ ရွှေလင်းပင်စေတီ၊ ရွှေခြေသံစေတီ၊ မြေးစေတီ (ယင်းစေတီများသည် ရွှေဘို့မြို့သျေးအနောက်တောင်ဘက်ရှိ မှုဆုံးဘုံကုန်းရိုးတန်းတွင်ရှိသည်။)
၁၁။	ရွှေစေတီကြီး	=	ရွှေစေတီဟူ၍လည်းကောင်း၊ ပြီးထောင့်စေတီဟူ၍ လည်းကောင်း၊ မော်ဇာမြင်သာဟူ၍ လည်းကောင်းခေါ်သောစေတီကြီး (ရွှေဘို့မြို့သျေးမှုအရှေ့မြောက်ထောင့်တွင်ရှိသည်။)
၁၂။	အကြော	=	အောက်အပ်။
၁၃။	ရေရှင်	=	အစဉ်မပြတ် စီးနေသောရော့။
၁၄။	ထင်ထင်	=	ထင်ထင်ရှားရှား။

၁၅။	ဆိတ်ညဲ့	=	အသံတိတ်သည်။ ပြိုမ်သည်။
၁၆။	ကျွေကျွေ	=	အသံကျွေယ္ဗာမြဲည်သောအသံ။
၁၇။	ဆည်းကျွေကျွေ	=	ဆိတ်ဆိတ်ညဲ့ညဲ့။ ဆိတ်ဆိတ်ပြိုမ်ပြိုမ်။
၁၈။	ခူး	=	မြောက်အရပ်တည့်တည့်တွင် အမြဲတည်နေသောကြော်။
၁၉။	ကပ်းစမ်းတောင်	=	မဲ့လေအရပ်ရှိတောင်။
၂၀။	ပွဲခါပြောင်ရေး	=	ပြောင်ရောသွန်းပွဲတော် ကျင်းပသည့် ကဆုန်လပြည့်ကာလာ။
၂၁။	သုဒ္ဓါ	=	ရတနာသုံးပါး၊ ကံး၊ ကံ၏ အကျိုးကို ယုံကြည်မှု။
၂၂။	သီခေါင်	=	အလွန်မြှင့်သော။
၂၃။	သဝါ	=	ကြီးသောအသံ။ ထင်ရှားသော အသံ။
၂၄။	ဖြောက်ဖြောက်	=	မိုးပေါက်၊ နှင်းပေါက် စသည်တို့ ကျသည့်မြဲည်သံ။
၂၅။	ယုဂ္ဂန်	=	ယုဂ္ဂန်ရှိတောင်။ အာဖိကပွဲ စသော ကျမ်းများအရ မြင်းပိုရှိတောင်၏ အရံဖြစ်သော တောင်ခုနှစ်လုံးအနက် နေလသွားရာလမ်းနှင့် တစ်ညီတည်းမြှင့်သည်ဟု မှတ်ယူသော တောင်ရုတ်တစ်လုံး။
၂၆။	ရထားယာဉ်သာ		
	နေစွာ့	=	နေရထား။ လူညွှဲလည်သွားလာနေသော နေဝန်း။
၂၇။	စွေးရေး	=	စွေးစပ်စွာ့ ရေတွက်သည်။

### သင်ဓန်းစာအကျဉ်း

မဲ့လေသို့အပို့ခံရသော လက်ပဲသုန္တရအမတ်ကြီးသည် ရွှေမြို့တော်၊ ရွှေနှင့်းတော်နှင့် စေတိပုတ္းများကို ရော်ရမ်းကာ လွမ်းဆွဲတော်နေပုံ၊ မဲ့လေ၏ရာသီဥတုဒဏ်ကို ခံစားရပုံတို့ကို ရေးဖွဲ့ထားသည်။

### လောကျင့်ဓန်းမေးခွန်းများ

- ၁။ လက်ပဲသုန္တရအမတ်ကြီးသည် နေပြည်တော်ကြီးကို စိတ်ထဲတွင် မည်သို့မြင်ယောင်မိသနည်း။ မဲ့လေတော် ရာသီဥတုဒဏ်ကို မည်သို့ခံစားရသနည်း။
- ၂။ အောက်ပါအဖွဲ့တို့၏ ဆိုလိုရင်းကို တိကျပြေပြေစွာ့ ရေးသားဖော်ပြုပါ။
  - (က) အောင်ဓမ္မပြောကြောကြော့၊ ကုန်းမော့မော့နှင့်၊ ဘိုးတော်ကော်ဗျားမှု၊ တည်ထားပြုသည်၊ မွေးဆိုမိုး၊ ခြောက်ရောင်ညီးများ၊ ရူကြီးသခင်၊ ရွှေလင်းပင်နှင့်၊ ရွှေခြေသွေ့မြို့။
  - (ခ) စီးသွေ့ညီရစ်၊ မဲ့လေမြှစ်လည်း၊ ထစ်ထစ်တွန်းဘီး၊ ချံအတိနှင့် တော်ကြီးဆိတ်ညဲ့၊ ဆည်းကျွေကျွေဝယ်။
  - (ဂ) ခူးမပေါ်၊ မဖြောက်ပါရဲ နေကိုတာလည်း၊ ဘယ်ကရှုံးနောက်၊ ဘယ်တောင်ပြောက်ဟု တွေးထောက်မမှန်။

## ဗုဒ္ဓတော်သား (ကုန်းဘောင်စေတ်)

ဗုဒ္ဓီးသံများသည် ကုန်းဘောင်ခေတ်ပြီးလောက်က စတင်၍ လယ်ကွင်းထဲတွင် ပေါ်ပေါက်ခဲ့ကြသည်။ ကုန်းဘောင်ခေတ်တစ်လျှောက်လုံး လယ်ကွင်းများတွင် ကောက်စိုက်ပုံကြီးသံများ ပျော်လွှင့်ခဲ့သည်။ လယ်ကွင်းထဲက လယ်သမားများကိုယ်တိုင် သီကျူးခဲ့ကြသောတေးများ ဖြစ်သောကြောင့် ဗုဒ္ဓီးသံများသည် လယ်သမားများ၏ဘဝကို ထင်ဟပ်သည်။ ထိုကြောင့်ပုံကြီးသံများကို ပြည်သူတေးသံများအဖြစ် တန်ဖိုးထားကြသည်။

ဗုဒ္ဓီးသံများကို ဗုဒ္ဓီးအတီးနှင့်တွဲဖက်၍ သီဆိုကြသည်။ ဆိုသောအခါ တစ်ပုဒ်စိုင်းအဆုံးပြု အများအေးဖြင့် 'လေ' ထည့်၍ ဆိုလေ့ရှိသည်။ အဖွဲ့ပုံစံမှာ ဧဒ်းချိုး၊ လေးချိုး တို့နှင့် ဆင်ဆင်တူသည်။ တစ်လဲ လောက်ရှည်သော ဗုဒ္ဓီးနှစ်လုံးကို တီးသူတို့ကတီးလျက် ဆိုကြ ကတြေသည်ကို ဗုဒ္ဓ့ပွဲဟုခေါ်သည်။ ဗုဒ္ဓ့ပွဲတွင် ဗုဒ္ဓီးကိုလွှာယ်၍ တီးသူအျိုးသား နှစ်ယောက်၊ လင်းကွင်းတီးသူ အမျိုးသားတစ်ယောက်၊ ဆိုရင်းကသူအျိုးသမီးတစ်ယောက် အနည်းဆုံး လူလေးယောက် ပါဝင်သည်။ လင်းကွင်းတီးသူမှာ ဗုဒ္ဓမှတ်းသား (ဗုဒ္ဓသည်) ဖြစ်၍ လင်းကွင်းကို ကဟန်ကကွက်နှင့် တီးရင်း ဗုဒ္ဓမှတ်းသမီးနှင့် အပြန်အလှန် စောင်းချိတ်သီဆိုသည်။ အချို့ဗုဒ္ဓ့ပွဲတွင် နှုမှတ်သူနှင့် ဝါးလက်ခုပ်တီးသူတို့ တီးချွဲပါဝင်သည်။ ဝါးလက်ခုပ်တီးသူမှာ ဗုဒ္ဓမှတ်းသားကဟန်ကို တုပံ့၍ အပြောင်အပြက် ကပြသူဖြစ်သည်။

ဗုဒ္ဓီးသံကို အလှုံမဂ်လာ ဘာသာရေးပွဲများတွင် တီးမှုတ်သီဆိုလေ့ရှိသည်။ ကောက်စိုက်ရာတွင် လည်း တီးမှုတ်သီဆိုကြသည်။ ကောက်စိုက်ပုံကြီးသံတို့သည် ရှင်ဘုရင်၏ လယ်ထွန် မဂ်လာပွဲများတွင်လည်း တွင်ကျယ်ခဲ့သည်။

ယနေ့အခါတွင် ဗုဒ္ဓီးသံများကို ရွှေဘိုမြောက်လက် အချို့နေရာတို့၌ ကြားရဆဲဖြစ်သည်။

### ဗုဒ္ဓတော်သား

မောင့်ပုံသံ အစာကောင်းလို့  
မောင်းသံလို့ဟည်  
ချမ်းကြီးသံတဲ့ ပင်ကိုလှုရယ်  
မင်းကြွေ့ခဲ့ဦး။

ဗုဒ္ဓကိုတဲ့ ရွှေမယ်လာ  
တိုက်ပွာဆံရှည်ပါလှတယ်  
သားများမေလား။

သားများမအောင်  
တကယ်လေ ပုံတော်သား  
ရဲပိုမလား။

ဗုံးကိုတဲ့ ရှုလှည့်ပါ  
ပြတင်းရယ် လေသာပေါက်က  
မေးထောက်လို့မှာ။  
မယ်မလာ လိပ်ပြာကိုစေတဲ့လားကွယ်  
ဘုန်းမယ့်ကိုယ်စား။

ချစ်ပါတဲ့ ကြိုက်ပါ  
လူပို့တွေ လယ်ကန်သင်းက  
ပျင်းနှေ့တိုင်းလာ။

မချစ်သာလို့ နေပါသေးတယ်  
မကြိုက်သာလို့ နေပါသေးတယ်  
နှမလေး ကိုယ်မအားတယ်  
ရဲစားနဲ့လေး။

ရွှေနားတောင်းကိုလာ  
ပုံခေါင်းလောက် ဝတ်စွေ့မယ်။  
ပုံကြီးသည် လိမ်းလည်လှည့်  
နားချွှေ့မိတယ်။

မေးပါနဲ့ဟယ်  
ရွှေကိုကွယ် မခိုးထားနဲ့  
ငွေကိုကွယ် မခိုးထားနဲ့  
သူ့နားမှာ ရွှေပေါ်ရွှေကို  
ပေးရက်ကဲ့လား။

လုပ်ရတယ်တဲ့ ကိုင်ရတယ်  
မောင်ကြီး ထွန်ကိုဖြေတဲ့  
ပျိုးနှုတ်ရတယ်။

လုပ်ငန်းရယ်တဲ့ မတွင်သာ  
နွားပြောပိန် ခါးလိမ့်ကော့က  
အားပျော့လို့ဖျား။

ထမင်းက ည့်လိုက်တာ  
မသေခုံ ချဉ်ပေါင်ဟင်း  
တင်းမျိုးရှုံး။  
ထွာန်ငယ် ခမောက်စုတ်နဲ့  
လူလုပ်ကယ်တဲ့ ည့်လိုက်တာ  
ဆိုးတဲ့ ကံဟာ။  
မိုးမရွာ မြေသာကွဲလို့  
ခနဲ့နဲ့ ရေကိုတင်  
ပန်းတဲ့ဖြစ်အင်။

ကောက်တိနဲ့ မယ်စော  
ရောနွှောလို့ ပျိုးထောင်  
မိုးလေကခေါင်။

သည်ပျိုးရယ် ရေအောင်မှ  
မယ်နဲ့မောင် အလှူပေးရမယ်  
မိုးကူပါလေး။

အကာက်စိုက်မုံကြီးသံ

ကျေးလက်ရှိုးရာတေး

## ခက်ဆင်အဖွင့်

၁။	အစာ	-	ပတ်စာ။ ဗုံများ အသံသာစေရန်နှင့် သံစဉ်ညီစေရန် ဗုံမျက်နှာပြင် တွင်ထပ်ပိုးကပ်ရသော ထမင်းနှင့်ပြာနဲ့ စသည် နယ်ထားသည့်အရာ။
၂။	ဟည်	-	မြေည်ဟိန်းသည်။
၃။	ကိုက်ဗျာဆုံး	-	နားရွှေက်နှစ်ဖက်နောက်သို့ သိမ်းစွဲ၍ နားရွှေက်အောက်မှ ရှုံးသို့ပြန်၍ အဖျားကော့ထွက်ထားသော ဗျာပါဆုံး ဆံပင်စုံ။
၄။	သားများမအောင်	-	သားများစွာတို့၏ မိခင်။
၅။	ပုံတော်သား	-	ပုံသမား။
၆။	ရဲစား	-	ရည်းစား။
၇။	ရွှေပေရွှေက်	-	နားပေါ်က်တွင် ပန်ဆင်ရသောပေရွှေက်လိပ်။
၈။	ထွန်ကိုဖြူတ်	-	ထွန်မှ နားကိုဖြူတ်သည်။ အလုပ်နားသည်။
၉။	ချိုလိမ်ကော့	-	ကော့လိမ်နေသော ဦးချိုရှိသည့်နား။
၁၀။	ထွာနံပါယ်	-	တစ်ထွာခန့်ရှိသော နံပါယ်ပိုင်း။
၁၁။	ခန္ဓု	-	လယ်ထဲသို့ရောဂျင်းရာတွင် အသုံးပြုရသောအရိုးရှည်တပ်ပက်ခွက်။
၁၂။	ကောက်တီ	-	တပေါင်းလအကုန်တွင် စိုက်ပိုးရသော မူရင်းစပါးတစ်မျိုး။
၁၃။	မယ်စော	-	ကောက်လတ်စပါးတစ်မျိုး။
၁၄။	ဖျိုးထောင်	-	မျိုးစွေ့ကို ဖျိုးပင်အဖြစ်ရောက်အောင် စတင်စိုက်သည်။

## သင်ခန်းစာဒေါင်းစဉ်

ကုန်းဘောင်ခေတ်ကျေးလက်ရှိုးရာ ဗုံပွဲကျင်းပရာတွင် ဗုံတော်သားနှင့် ကောက်စိုက်သမများ၏ အစောင်းအချိတ်၊ ဟာသများနှင့် ကျေးလက်နေလယ်သမားတို့၏ဘဝကို ထင်ဟပ်ပြကာ ကုန်းဘောင်ခေတ် လူမှုဆက်ဆံရေးကို ဖော်ပြထားသည်။

## လူကျင့်ခန်းမေးခွန်းများ

၁။	ဗုံတော်သားနှင့် ဗုံမင်းသမီးတို့ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်စောင်းချိတ် သီဆိုပုံတို့ကို သင့်စကား ဖြင့် ရေးသားဖော်ပြပါ။
၂။	ဤဗုံကြီးသံတွင် လယ်သမားတို့၏ဘဝကို မည်သို့ထင်ဟပ်ပြသနည်း။

**ပေါင်းရှစ်ယောက် ကောက်စိုက်သူ  
(ကုန်းဘောင်ခေတ်နှောင်းနှင့် ကိုလိုနိမိခေတ်ညီး)**

‘မောင်းထောင်းကျော်လှ’ (မြန်မာနှစ် ၁၂၀-၁၂၈) (ခရစ်နှစ် ၁၈၄၁ - ၁၉၁၉) သည် မုံးနှာ အနီး ဘုတဲလင့်မြို့နယ် မောင်းထောင်းရွာအတိဖြစ်သည်။ ကဗျာ၊ လက်ာနှင့် ပေါင်နက္ခတ်တိုကို ထောင်းကတည်းက လိုက်စားခဲ့သည်။ အထူးသဖြင့် ရုပ်သေးပညာကို လိုက်စားခဲ့သည်။ ဦးကျော်လှ သည်မင်းတုန်းမင်းနှင့် သီပေါမင်းတို့လက်ထက်တွင် နှစ်းသုံး သံချိုကိုင် ရုပ်သေးပညာရှုင်အဖြစ် ကျော်ကြားသည်။ ထိုခေတ် တွင်ရုပ်သေးအထူးခေတ်စားသည်။ ဦးကျော်လှနှင့်အပြိုင် စာဆိုဖက်မှာ ဦးညာက်ကျယ်ဖြစ်သည်။ ဗိုင်းမှု လယ်ယာ အစရှိသော ကျေးလက်လုပ်ငန်းဆောင်တာများကို သံချိုအဖွဲ့ အဆိုများသည်။ သီပေါမင်းပါတော်မှူး သောအခါ ဦးကျော်လှသည် ရပ်တကာနယ်တကာလူညွှေလည်၍ ရုပ်သေးကပြုရသည်။ လူကြိုက်များလှသည်။ အင်လိပ်အစိုးရကို ထိခိုက်ဖွဲ့ဆိုသဖြင့် အင်လိပ်အစိုးရ၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခဲ့ခဲ့ရသည်။

သံချိုများသည်အများအားဖြင့် ရုပ်သေးပွဲတွင် လက်တန်းပွဲ ဆိုရသော ကဗျာအမျိုးအစားဖြစ်သည်။ သံချိုသည် လေးချိုး ပုံစံပင်ဖြစ်သည်။ ဦးကျော်လှသည် ‘ပေါင်းရှစ်ယောက်ကောက်စိုက်သူ’ သံချိုကို လက်တန်းစပ်ဆိုခဲ့သည်။ ကောက်စိုက်သမများက စာဆို၏အမိမိသို့ လာရောက်တောင်းပန်၍ စပ်ဆိုခြင်းဖြစ်သည်။ ကောက်စိုက်သမ ရှစ်ယောက်တို့သည် ဘုရားတွင် ကြေးစည်လူရှန် မိမိတို့ခွေးနှဲစာကို တစ်မိုးတွင်းလုံး စုဆောင်းခဲ့ကြသည်။ သို့သော်လည်း ငွေကြေးမလုံလောက်သောကြောင့် အလှုံခံတွက်ရသည်ဖြစ်ရာ အလှုံခံရာတွင် ဤသံချိုကို ဆိုခဲ့ခြင်းဖြစ်သည်။

**ပေါင်းရှစ်ယောက်ကောက်စိုက်သူ**

မြေပဝရ ဓသာန်ရပ်တွင်မှ  
ကံစပ်ကာ ဂဟောဆောကြ  
သူငယ်ဖော် အရွယ်ကောင်းတွေပေါ့  
ဆယ်ချောင်းစီ ဆလံမြောက်  
ပေါင်းရှစ်ယောက် ကောက်စိုက်သူ။

အေးချိုချို တေးအဆို လိုက်ကာပ  
မကြုံပိုက်ဆဲ ငွေကျေပြား  
မှတ်သားကာ မယူငင်ဘဲ  
ဘုရားဝင် ဝတ်တော်တက်

ဆောနှက်ကာ ကြေးစည်တိုးရန်ဖို့  
မကြီးလာ မမယ်တိုးတို့က  
သယ်ပိုးကာ ဖော်အပေါင်းဝယ်နှင့်  
အကြောင်းခံ အခြေခြားပေါက်  
ကောင်းမှုဖို့ လျှို့။

ဘုရားရတနာနှင့်  
အများတကာ စားစရာဖို့သာပ  
တချို့တစ်ဝက်ခုးလို့  
လက်ဦးပင် တင်ဝေမျှခဲ့  
ပြည့်ဝ သိကရိုနှင့်  
ပီရဏီဘုံမှာ ဖြစ်ပါသတဲ့  
ကသစ်ပင် သာသည့်အောက်မှာလ  
ရှုစ်ယောက်ပြိုင် ဆွဲလုံမိုင်ယ်တို့  
ဘုံပိမာန် ပြာသာဒို့တွေနှင့်  
နတ်သမီးတွေ ဖြစ်စေကြောင်းရယ်လို့  
တကောင်းကိုင် ကြေးစည်နှက်ကာပ  
လောင်းရေစက် အရေးယူ  
သွေးတူတဲ့ စိတ်ကူး။

သုဒသာနာ နတ်ရွာရောက်လျှင်ဖြိုင်း  
ဗလချာနာက်အောင် စိတ်ပျော်ပိုက်ကြလိမ့်  
ကောက်စိုက်သလိုကိုယ်တို့ မကုန်းကြရစေဘူး  
ဟိုထုံးစံ ဝတီအလေ့  
သိမ်မွေ့စွာ မာကာစိတို့  
အာသာဝတီဆိုတဲ့ ပန်းတွေနှင့်  
ကိုယ်လျှမ်းအောင် ထိန်ထိန်ညီး  
စိန်သီးတင် စိန်ဆံပတ်  
နားကပ်ခွဲ စိန်ရတနာနှင့်  
ရွှေနံသာ ချေကာ လိမ်းကာပ

အအထည် ကြာချည်စိမ်းငယ်နှင့်  
ကမ္မလာ အထည်ပေါ်မှာ  
တာရှည်ပျော်လို့ ဦးကြပါလိမ့်  
မိန်းမ ရှစ်ဦး။

သံချို့

မောင်းထောင်ဦးကျော်လု

### ဓက်ဆင်အဖွင့်

၁။	ဝဝရဲ	-	မြတ်သော။
၂။	မြေပဝရဲ	-	မြင့်မြတ်သောမြေ။ မြေမြတ်။
၃။	ဓသာန်	-	ဓသာန်။ အရှေ့မြောက်အရပ်။
၄။	ကံစပ်ကာ	-	ကုသိုလ်ကံချိုး ညီညွှတ်အပ်စပ်သည်။
	ဂဟောဆော်ကြု		
၅။	ဆလံမြောက်	-	ကောက်စိုက်ရာတွင်အများက လက်မြောက်အရှုံးပေးရသည်။
၆။	ဝတ်တော်တက်	-	ဘုရားရှိခိုး၊ ပရိတ်စသည် ရွှေတံ့ပြုလော်သည်။
၇။	ပြည့်ဝ	-	ကျွန်မကို ခေါ်သောအမည်။
၈။	သီကရို	-	ဆင်းရဲပင်ပန်းစွာ။
၉။	ပီရဏီ	-	ပီရဏီနတ်သမီး။ (ကသာပဘုရား လက်ထက်တော်အခါက ပုဂ္ဂိုး တစ်ဦး၏အိမ်၏ ပီရဏီမည်) သော ကျွန်မသည် မိမိသခင်ကိုယ်စား သံယာတော်ရှစ်ပါးကို မပြုမငြင် ဆွမ်းလုပ်ကျွေးဖူး၏။ သေသာအခါး ထိုကောင်းမှုကြောင့် နတ်ပြည့်၌ အလွန်ချာမောလှပသည့် နတ်သမီး ဖြစ်သည်။)
၁၀။	ကသစ်ပင်	-	တာဝတီသာနတ်ပြည့်ရှိ ကသစ်ပင်။
၁၁။	တုံးပီမာန်	-	ခမ်းနားတင့်တယ်သော အဆောက်အအုံ။
၁၂။	ပြောသာမ်	-	အမိုးဘုံးဆင့်ပါသော အဆောက်အအုံ။
၁၃။	တကောင်းကိုင်	-	ရေတကောင်း၊ ပန်းတကောင်းကို ကိုင်လျက်။
၁၄။	လောင်းရေစက်	-	ကောင်းမှုပြုရာ၌ ထမြောက်ပြီးစီးသည့် အထိမ်းအမှတ်ဖြင့် ရေစက် သွန်းလောင်းသည်။
၁၅။	သုဒ္ဓသာ	-	သီကြားမင်းစံရာမြို့။
၁၆။	ပလာချာနောက်	-	ရှုပ်ယူက်ခတ် မျက်စိနောက် လောက်အောင်။
၁၇။	မာကား	-	မိန်းမတို့။ လုံမတို့။

- ၁၈။ အာသာဝတီ - တာဝတီသာနတ်ပြည် စိတ္တလတာ ဥယျာဉ်၌ရှိသည့် အနှစ်တစ်ထောင် မှ တစ်ကြိမ်သာပွင့်သော နှစ်နှစ်ပန်း။
- ၁၉။ ကြောချည် - ကြောချည်ပိုးမျှင်တိဖြင့် ရက်လုပ်ထားသော ပါးလွှာသည့်အထည်။
- ၂၀။ ကမ္မလာအထည် - သားမွေးဖြင့်ရက်သောခင်းနှင့်။

### သင့်ခန်းစာအကျဉ်း

ကောက်စိုက်သမရှစ်ဦး၏ အလှုပြုပုံ၊ တောနာထက်သန်ပုံကို ချီးကျွော်ရေ့ဖွဲ့ထားသည်။

### လောကျင့်ခန်းမေးခွန်းများ

- ၁။ စာဆိုသည် ကောက်စိုက်သူရှစ်ဦးကို မည်သူနှင့် ခိုင်းနှုင်း၍ ချီးကျွော်သနည်း။ မည်သူ ချီးကျွော်သနည်း။ ချီးကျွော်စကားတို့တွင် ဟာသသဘာပါသည်ဟု ထင်ပါသလား၊ ထင်မြင်ချက်ကို ရေးပါ။
- ၂။ ကောက်စိုက်သမရှစ်ဦး၏ အလှုအကြောင်းကို သင့်စကားဖြင့်ရေးပါ။

အင်းလယ်ကြွောပန်း  
(ကုန်းဘောင်းမေတ္တာင်းနှင့် ကိုလိုနိုင်းတော်ဦး)

အင်းလေးဒေသတွင် လူထောက်မယ်တို့သည် မျက်နှာချင်းဆိုင်၍ တေးကဗျာများကို အပြိုင် အဆိုင် ရွှေတ်ဆီကြသော အစဉ်အလာရှိသည်။ ဤသို့ ရွှေတ်ဆီကြသော တေးများကို ‘တိုက်တေး’ သို့မဟုတ် ‘ချိုးတေး’ ဟုခေါ်သည်။ တိုက်တေးများကို ဖြိုးချိုးပုံစံများဖြင့်ပင် ဖွဲ့ဆိုလေ့ ရှိကြသည်။ ဥတိယ ကဗျာစစ်ဖြစ်သောအခါတွင် ထို့မလေ့ မျှေးမြိုန်းသွားခဲ့သည်ဟု သိရသည်။

အင်းလေးတိုက်တေးတို့သည် ကျေးလက်ရှိုးရာတေး များဖြစ်သည့်အလောက် ရေးသူအမည် မထင် ရှား။ တေးတိုက်ပွဲတွင် ညာဏ်ရွှေင်သော မောင်မယ်တို့ အပြန်အလှန် လက်တန်းရွှေတ်ဆီကြသော တေးများသာ ဖြစ်သည်။ ထိုတေးများကို အစဉ်အဆက် နှုတ်တက်ဆောင်ကာ လက်ဆင့်ကမ်းလာခဲ့ကြသည်။

ပါးရိတ်သိမ်းပြီးချိုန် သိတင်းကျွတ်၊ တန်ဆောင်မုန်းလများတွင် တေးတိုက်ပွဲများကို ကျင်းပလေ့ရှိခဲ့ကြသည်။ အင်းလေးဒေသက မောင်မယ်တို့သည် ပင်ပန်းလွှာသော လယ်ယာလုပ်ငန်းတွင် တစ်မိုးတွင်းလုံး ကိုယ်ရောစိတ်ပါ နှစ်မြှုပ်လုပ်ကိုင်ခဲ့ကြရသူ၏ လုပ်ငန်းသိမ်းသောအခါ တေးတိုက်ပွဲကို ပျော်ရွှေငွာဆင်နှုတ်ကြသည်။ သိတင်းကျွတ်၊ တန်ဆောင်းမုန်းလများတွင် တိမ်မြှုက်င်းစင်၍ လရောင်တွန်းလင်းသည့် အင်းလေးကန် ထဲတွင်ကြာပန်းများလည်း ဖွေးဖွေးလှပ်ဆောင် ပွဲင့်နေကြသည်။ ဤအခါမျိုးတွင် အင်းလေးမောင်မယ်တို့သည် တစ်ရွာနှင့်တစ်ရွာ အချိုန်းအချက်ပြု၍ တေးတိုက်ပွဲ ဆင်နှုတ်ကြသည်။ အထူးသဖြင့် ဘုရားပွဲတော်များတွင် တေးတိုက်ပွဲမပါလျှင် မပြီးချေ။

တေးတိုက်ပွဲ ဆင်နှုတ်သောအခါ လုံမပို့တို့က အိမ်ပေါ်မှာ နေရာယူကြသည်။ လုလင်ဖို့တို့က လျေ ပေါ်မှာ နေရာယူကြသည်။ ပွဲလာပရိသတ်သည် လသာသာ ကန်ရေပြင်ထက်တွင် လျေပေါ်ကနားဆင်ကြသည်။ တေးတိုက်ပွဲကို ညလုံးပေါက်ဆင်နှုတ်လေ့ရှိကြသည်။ အပြိုင်အဆိုင် ရွှေတ်ဆီကြရာတွင် တူးပြန်၍ တေးမဆိုးနိုင်သောဘက်က ရှုံးရသည်။ အောက်တွင် ဖော်ပြထားသော ကဗျာစုသည် မောင်တင်မြိုင် (အင်းလေး) စုဆောင်းသည့် အင်းလေးတိုက်တေး ကဗျာများစာအုပ်မှ ရွှေးချယ်ကောက်နှုတ်ထားသော ကဗျာအချို့ဖြစ်ပါသည်။

## အင်းလယ်က ရွှေကြာပန်း

မောင်။ ॥ သည့်မောင်ကို ရမလားလို့  
တစ်ညား တစ်ခါနှစ်ခါ။  
လိမ်းတဲ့နှံသာ။  
မောင်မလာ့၊ နှံသာတဲ့အနှံး။  
ပါးပေါ်မှာ နှံသာစက်ကိုလ  
(မကြီးရယ်) ညည်း ရှုက်ပါအုံး။

မယ်။ ॥ သည်မယ်ကို ရမလားလို့  
အကြီးများ တစ်ထေနှစ်ထေး။  
လဲလှေ့လို့နေး။  
လဲလို့သာနေ မယ့်ကိုလေ ရပဲ။  
ရွှေအင်းတိမ် ကန်တော်ပွဲမှာ  
(မောင်ကြီးရယ်) ကြွေးတွေကပဲ။

မောင်။ ॥ အင်းလယ်မှာ ရွှေကြာပန်း  
ကြာပန်းလေ နှစ်ပွင့်ဆိုင်။  
ခူးမယ်လို့ကိုင်၊ မဂိုင်တဲ့ မောင်ကာ။  
အင်းလယ်မှာ ရွှေကြာပန်း  
(မကြီးရယ်) လှမ်းလို့မရ။

မယ်။ ॥ ပန်ပါတဲ့ ပန်ပါ။  
အရွှေ့လေ တောင်ပေါ်ထိပ်  
ပန်းရွှေလိပ်ပြာ။  
ဝန်ကြပါ၊ ရွာသူမြို့ရပ်သား။  
ပန်းလိပ်ပြာ သည်တောင်ကုန်းမှာ  
(မောင်ကြီးရယ်) ဖုန်းစိက်လိုထား။

အင်းလေးတို့က်တေး

ကကျးလက်ရိုးရာဟေး

### ခက်ဆစ်အဖွင့်

- I. တစ်ထောက်ထဲတော် တစ်ထည်နှစ်ထည်။ (အင်းလေး ဒေသအထူး ထွက်ဖြစ်သည်။)  
 J. ဧရာဝတီမြို့ အင်းလေး ဒေသရှိ အင်းတိမ်ရွာ။

### သင်ဓန်းစာအကျဉ်း

အင်းလေး ဒေသတွင် တေးတိုက်ပွဲ၍ မောင်မယ်တို့ တိုက်တေးဆိုကြပုံ၊ အပြန်အလှန် စောင်းဆျုတ် သီဆိုပုံ၊ ဖျော်ရွင် စရာကောင်းပုံ၊ ပွဲတော်ကျင်းပလေ့ရှိပုံတို့ကို ရေးဖွဲ့ထားသည်။

### လေ့ကျင့်ဓန်းမေးခွန်းများ

- I. အင်းလယ်ကရွှေကြာပန်း ကဗျာတွင် မောင်ကမည်သို့ တေးတိုက်၍ မယ်က မည်သို့ချေပေပါသနည်း။  
 J. အင်းလေးတိုက်တေးကဗျာရှင်များ၏ ကဗျာညာဏ်ရှိပုံကို ‘အင်းလယ်ကရွှေကြာပန်း’ ကဗျာလာ အကိုးအကားများဖြင့်ရေးပါ။

ပတ္တမြား ရွှေ့  
(ကိုလိုနိုင်တဲ့)

‘ပတ္တမြားရွှေ့’ ကဗျာသည် ‘မန်လည်ဆရာတော်’ ရေးဖွဲ့ခဲ့သော လေးဆုစာကဗျာဖြစ်သည်။ လေးဆုစာကဗျာ ဆိုသည်မှာ အချို့အဆုံးလေးခု ပါဝင်သော ကဗျာမျိုးဖြစ်သည်။

မန်လည်ဆရာတော်၏ ငယ်မည်သည် မောင်မာဖြစ်၍ ဘွဲ့တော်မှာ ဦးလဝနဖြစ်သည်။ ‘မန်မလုပ် ချင်ဘူး၊ မာန်လုပ်သွေ့ လွှာယ်သည်သာပဲ၊ ငယ်မည်မှာ နကိုယတ်ရုပဲ’ ဟု ကိုယ်တော်တိုင် ရေးဖွဲ့ခဲ့ဖူးသည်။

မန်လည်ဆရာတော်ကို ကုန်းဘောင်ခေတ်နောက်ပိုင်း မြန်မာနှစ် ၁၂၀၃ (ခရစ်နှစ် ၁၈၄၂) တွင် မန်လည်ရွာ၏ ဖွားမြင်ခဲ့သည်။ ဆရာတော်သည် ပိဋကတ်စာပေ၊ သဏ္ဌာတစာပေနှင့် ကဗျာလက်းတို့ကို ကွွမ်းကျင်တတ်မြောက်သည်။ ကျမ်းပေါင်းများစွာ ပြုစုသည့်အတွက်၊ အဂ္ဂမဟာပဏ္ဍာတိ ဘွဲ့တံ့ဆိပ်ရသည်။ မြန်မာနှစ် ၁၂၅၂ ဝါဆိုလ (ခရစ်နှစ် ၁၉၂၂) တွင် ပုံတော်မူသည်။

မန်လည်ဆရာတော်သည် လောကီလောကုတ္ထရာ ဗဟိုသုတစ္ဆိုလင်လှသော မဟာသုတကာရီ မဟု ဒေဝ လက်ာသစ်ကြီးကို ရေးဖွဲ့ခဲ့သည်။ ထို့ပြင် ကျမ်းဂန်အမျိုးမျိုး၊ အမေးအဖြေအမျိုးမျိုးနှင့် တေးကဗျာအမျိုးမျိုးကိုလည်း ရေးဖွဲ့ခဲ့သည်။ မင်္ဂလာရတုပေါင်းချုပ်ကိုလည်း ရေးဖွဲ့ခဲ့သေးသည်။

ပတ္တမြားမြေခွေ့ရှုကို ဝက်များက ညွှန်လူးပွာတ်တိုက်သော်လည်း မည်သည့်အပြင် ပိုမို၍ အရောင် တွက်ကြောင်း ငါးရာငါးဆယ်ကဲတော်လာ ၂၃၅ အတ်မြောက် မကိုသုကရဇာတ် ကိုယူ၍ ‘ပတ္တမြားရွှေ့’ ကဗျာကို ဖွဲ့ဆိုထားခြင်းဖြစ်သည်။

## ပတ္တမြားရွှေ့

ပြစ်မရှိ ပြစ်ရှာ။

လမင်းကို ခွေးဟောင်လို့  
ရွှေလရောင် ပြောင်မယ်က်တယ်  
ထွန်းလျက်ပင်သာ။

မြေရွှေ့ ပတ္တမြားကိုလ  
ဝက်များက ပြုစွာဘာ  
ညွှန်လူးကာ တိုက်နဲ့။

ပွတ်လေလေ  
ရူရွှေ့မှာ အရောင်ထွက်တယ်  
ရှုံးကထက်ကဲ။

လေးဆုစ်

မန်လည်းဆရာတော်

### သင်ဓန်းအကျဉ်း

လမင်းကိုခွေးဟောင်သော်လည်း လမင်း၏အရှင် သည် မေးမြှိန်မသွားဘဲ ထွန်းလင်းမြှုဖြစ်သကဲ့သို့  
လည်းကောင်း၊ ရွှေဂူမှ ပတ္တမြားကို ဝက်များက စံ့ညွှန်ပက်သော်လည်း ပွတ်လေလေ ပတ္တမြားအရောင်  
ထွက်လေလေ ဖြစ်သကဲ့သို့ လည်းကောင်း၊ အပြစ်မရှိသူကို မည်မျှအပြစ်ရှာဖော်မူ ဂုဏ်သရေညီးမြှိန်  
မသွားကြောင်းဥပမာပေး၍ ရေးဖွဲ့ထားသည်။

### လေ့ကျင့်ဓန်းမေးဓန်းများ

- ၁။ ‘ပတ္တမြားရွှေ့’ လေးဆုစ်တွင် စာဆိုဖော်ပြထားသော ဥပမာန်စ်ရပ်ကို ပေါ်လွင်အောင်ဖော်ပြပါ။
- ၂။ အပြစ်မရှိ ပြစ်ရှာတတ်သူများနှင့် ပြုစွာတတ်သူများအကြောင်းကို စာဆိုသည် မည်သို့ပြစ်တင်  
ဝေဖန်ထားပါသနည်း။

## အညာမင်္ဂလာဆောင် (ကိုလိန့်စေတဲ့)

‘အညာမင်္ဂလာဆောင်’ လေးချီးကြီးကိုဖွဲ့စို့သူ မျိုးချစ်စာဆို ‘ဆရာကြီးသခင် ကိုယ်တော်မှုံး’ ကို ရွှေတောင်မြို့နယ်၊ ဝါးလည်ရွာတွင် ဖွားမြင်သည်။ ဆရာကြီး၏ မွေးသက္ကရာဇ်မှာ မြန်မာနှစ် ၁၂၃၇ (ခရစ်နှစ် ၁၈၅၆) ဖြစ်သည်။ ငယ်မည်မှာ မောင်လွန်းဖြစ်သည်။ ငယ်စဉ်က ကျိုးသဲလေးထပ်ဆရာတော် ဘုရားထံတွင် ပညာသင်ခဲ့သည်။ မန္တလေး မြှေတောင်ကျောင်းတိုက်၌လည်း ပညာသင်ခဲ့သည်။ ပါတော်မူပြီးနောက် ဖင်၏ သားချင်းဆွဲမျိုးများရှိရာ မောင်းထောင်း၊ အလုံ၊ မုံရွေး၊ ကြော်းမြို့နယ် တစ်လွှားတွင် လွှေ့လည် နေထိုင်ခဲ့သည်။

ဆရာကြီးသည် အသက် ၂၀ ခန့်တွင် အောက်ပြည်သို့စုန်၍ ရန်ကုန်နှင့် မော်လမြိုင်မြို့ကြီးများတွင် ပုံနှိပ်တိုက် စာပြင်ဆရာလုပ်သည်။ ထိုစဉ်က ‘ရွှေတောင်ဆရာလွှမ်း’ အမည်နှင့် ပြောတ် ၈၀ ခန့်ရေးသား ခဲ့သည်။ ထိုနောက် သူရုပ်ယာသတ်းစာနှင့် ဒဂုံးမဂ္ဂဇားစသည်တို့တွင် အယ်ဒီတာလုပ်သည်။ ဤသို့အယ်ဒီတာ လုပ်ရင်း ‘မစွဲတာမောင်မှုံး’ အမည်နှင့် ပိုလ်နှိုကာ၊ မှာတော်ပုံဝဏ္ဏာ၊ ဒေါ်ဗိုလ်နှိုကာ၊ ဘို့ဝ်းကောက်နှိုကာ စသည်တို့ကို ရေးသား၍ မြန်မာတို့၏အတိမာန်ကို ဖော်ထုတ်စည်းရုံးကာ ကလောင်လက်နက်ဖြင့် လွှတ်လပ် ရေး တိုက်ပွဲဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် အမျိုးသား ကောလိပ်တည်ထောင်ရာ၌ ရာဇ်ဝင်နှင့် မြန်မာစာ ပါမောက္ဗာဖြစ် ပါဝဝ်ထမ်းဆောင်ခဲ့သည်။ ရေနံခြောင်းမြို့၌ ကျင်းပသည့် ပထမအကြိမ် တို့ပမာအစည်းအရုံး ပီလာခံကြီးမှစ၍ သခင်ကိုယ်တော်မှုံး အမည်ကို ခံယူခဲ့သည်။

ဆရာကြီးသခင်ကိုယ်တော်မှုံးသည် နယ်ချဲ့ဆန်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးနှင့် အမျိုးသား ရေး လူပို့ရှားမှုံးတွင် အားကြေးမာန်တက် ပါဝဝ်ခဲ့သည်။ မြန်မာနိုင်ငံ လွှတ်လပ်ရေးရာသောအခါ နိုင်ငံတော် က ဆရာကြီးကို အလက်ာကျော်စွာဘွဲ့ဖြင့် ဂုဏ်ပြုချို့မြှင့်ခဲ့သည်။ ကမ္မာ့ဌြိမ်းချမ်းရေး ဆောင်ရွက်မှုံးကြောင့် လိန်းမြိမ်းချမ်းရေးဆု ရှဲခဲ့သည်။ ၁၉၆၄ ခု ဧပြီလ ၂၂ ရက် တွင် ကွယ်လွန်သည်။

‘အညာမင်္ဂလာဆောင်’ လေးချီးကြီးကို ၁၉၀၃ ခုနှစ် တွင် ရေးသော ပိုလ်နှိုကာမှ ထုတ်နှစ်သည်။ ဆရာကြီးသည် လေးချီးပုံစုံကိုချဲ့ထွင်၍ လေးချီးကြီးများကို ခမ်းခမ်းနားနား ဖွဲ့ဆိုခဲ့သည်။ လေးချီးကြီးများ သည် ဆရာကြီး၏ကိုယ်ပိုင်ဟန် ပင်ဖြစ်သည်။

## အညာမင်္ဂလာဆောင်

ကျွုပ်တိအညာမှာ မင်္ဂလာတစ်မိုးသာပ  
အဟုတ်ပို့၊ ဓမ္မတာအစဉ်အလာ မညီးခဲ့ပေဘူ  
အရိုးသမကျရွေးလိပ့်အဘွားကလည်း ကျိုတစ်ဆောင်  
(ကိုမင်းရာရယ်) အမိုးကလည်း မသေးပေဘူ  
အဘိုးအဖနှင့်တကွ မေးကြပါတော့  
တစ်မိုး ငါးမြေးဖို့ရယ်လို့  
(အိုက္ခယ်) အဘိုးက ပေးလိုက်ပါတဲ့ နွားညီနောင်။  
ကြော် အမိအဖ တို့ကလည်း  
ပြည့်ပြည့်ဝဝ တွေ့မို့  
ရှုသမျှ ကုန်ချင်ကုန်ရော့လို့  
မယုံရင် ကြံ့လျှင်မေးပါတော့  
အလုံတစ်ခွင်မှာ ဂုဏ်အင်ကလည်း မသေးပါဘူ  
မုံရွေးကြံ့မှ ချောင်းဦးနယ် တစ်လွှားဆီက  
အလုံကျေးခဲကုန်မှာ ပြောင်းဖူးသည်တွေက  
များလိုက်ပါဘီသနှင့်  
ဆွဲသားရင်းချာ၊ ဥာတကာ မိတ်တို့ကိုလ  
အဖော်သွားရင်းသာ လာစရာ မိတ်ခဲ့တာနှင့်  
ညအိပ်ညနေ အစုံလာကြတော့  
ခြုံစရာ အကွက်ဖျင်စောင် နှစ်ခုင့်ပြုံး  
ဂုံပဝါပါ တဘက်နှင့် ခြင်ထောင်ကလည်း တစ်ခုစီပါ  
လုပ်မှုကိုင်ဖွယ် တော့လယ်ယာတစ်ခုင်းငဲ့ပြုံး  
ပြောင်းခုင်းတစ်စလယ်ဝင်နှင့်  
လယ်တစ်ရှင်စပါးနှစ်ဆယ်ထွေကိုလ  
(ကိုမင်းရာရယ်) ရွေးအဆက်ဆက်  
အကြွေးတက်တက်ပြီး  
အဝေးမထွက်ရအောင်လို့တဲ့ကွုယ်  
ပေး လက်ဖွဲ့နောင်။

လမ်းချိုးအရှေ့က  
 စမ်းချိုးအကွား ခယောင်းယာမှာ  
 (ဟောသည်က) အထုပ်တွေ ဖြေဖြေပြီး  
 အကုန်သာ ကြေလေရော့ဟဲလို့  
 ခရမ်းမျိုးစွဲကောင်းစွာ  
 ငရှတ် ဂျို့ ကုလားပဲသာပဲ  
 နှုန်းမျိုးသွေးသွေး ပြောင်းဝါ ငပြုပ် ဖရံပဲပြင်  
 ထမ်းပိုး၍ရောင်းစရာ အထုပ် မှန်လာ ခဝဲတွေ့နှင့်  
 အလုပ်စုစရာ ကပဲရယ်လို့ များလက်ဆောင်  
 (အို ကိုမင်းရာရဲ့) သားအတွက်ဆိုတော့  
 တစ်အားတက်အောင်ရယ်လို့ (ကျော်တို့) အမေအိုကလည်း  
 မားမရှည် ဓားမတို့တွေ့နှင့် အခြေကိုနှင့်  
 (ကိုမင်းရာရယ်) မယားဘက်က မောင်တွေကလည်း  
 ပလွှာတို့နှစ်စင်း။

မျိုးဆက်ကာခြို့  
 အိုးခွက် ပန်းကန် အစုံနှင့်  
 ပြည်တစ်ခွင် သထုံး ရောက်ရာကပဲ လွှမ်းမိပါရဲ့  
 မြေအင်တုံး သောက်စရာ နှုန်းငဲပြုပ်  
 ကွမ်းအစ်ပါ လွှယ်အိတ်တစ်လုံးငယ်နှင့်  
 ပဲခူးဘူတာမှာလေ  
 ငနဲ့ သူဦး လူညာတွေ မှန်းလိုက်ပါတဲ့  
 ပျောက်သဟာ ထန်းခေါက်ဖာကလည်း တစ်လုံးပါပဲ  
 စုရုံးလိုက်လျှင် တစ်အိမ်ထောင်ပ  
 လူထုံးစရိတ်တွင်တစ်သိန်းပြောင်လောက်ကဲ့  
 မင်္ဂလာဆောင်မှာ ခန်းဝင်ကလည်း မနည်းပါဘူး  
 မွှေ့ဖို့ရာ ကံကြေမွှေ့နှင့်  
 ဖန်လာပုံ ကုသိုလ်ကလည်း မကောင်းချင်တော့  
 အထက် ဟို အညာမှာလေ  
 ကြေက်ဆိုတာတောင် မလောင်းခဲ့ပါဘူး

အညာမြေ ဌာနေဟောင်းဆီက  
 အကြွေးတစ်ရာကို ဒွေးခါကလည်းတောင်းပြန်ပေါ့တဲ့  
 (အမယ်မင်း) မောင်းစရာရယ်လို့များ တပ်လိုက်မှဖြင့်  
 ခေါင်းတခါခါနှင့် ဆတ်လျှစွာသော  
 လူလှစွေ့စွေ့ရယ်နှင့်ဝါပြည့်ပြည့်နွားပြာ တစ်ရှည်းကိုလ  
 ကျောင်းတကာ့ကိုသာ အပ်လိုက်ပေရော့  
 ရသရွှေ့ ဘာဘာညာညာရယ်လို့ မငြိုးလေနှင့်  
 (မလေးရယ်) ရောင်းကာသာ ဆပ်လိုက်ပေတော့  
 ရွှေ့ရွှေ့ယာတစ်ခိုင်း။

**လေးရှိုးကြီး**

**သစ်ကိုယ်တော်မြိုင်း**

### **ဓက်ဆစ်အဖွဲ့**

၁။	ကျိုး	-	စပါး ပဲ စသည်တို့ကိုထို့ခြုံးရာ အဆောက်အအုံ။
၂။	ဉာဏ်ကာမိတ်	-	ဆွဲရှိုးနှင့် မိတ်ဆွဲများ။
၃။	ဂုံပဝါ	-	ပဝါကြမ်းတစ်မျိုး။
၄။	စလယ်ဝင်	-	ပြောင်းစေ တစ်စလယ် စိုက်ပိုးနှင့်လောက်သောယာခင်း။ (တစ်စလယ်သည် တစ်ပြည်၏ လေးပုံတစ်ပုံနှင့်ညီမှုသည်။)
၅။	လယ်တစ်ရှင်	-	လယ်တစ်ပွဲ။ လယ်တစ်ကွက်။
၆။	ခယောင်းယာ	-	မညီမည့်တြော်ကြမ်းတမ်းသော မြေယာ။
၇။	သွေ့သွေ့	-	ခြောက်ခြောက်သွေ့သွေ့။
၈။	ဝပြုပို့	-	အခွဲ့တွင်ပြုပို့သနေသောသွား တစ်မျိုး။
၉။	အခြေကိုနှင်း	-	အိမ်ထောင်သည်ဘဝတွင် လို သောအခြေခံပစ္စည်းကိုပေးသည်။
၁၀။	ထန်းခေါက်ဖာ	-	(ထန်းခေါက်ဖာ) ထန်းခေါက်ဖြင့် ရက်လုပ်ထားသောဖာ။
၁၁။	တစ်သိန်းပြောင်	-	ကျော်သရောတစ်မျိုးထွန်းပြောင် သည်။ ဂုဏ်ရှိသည်။
၁၂။	ခန်းဝင်	-	လက်ထပ်မင်းလာပွဲတွင် အမိအဘတို့က ခီးမြှို့ ပေးကမ်းသော်မွှား။
၁၃။	စွေ့စွေ့	-	ဇွဲ့ဇွဲ့။

## သင်ဓန်းစာအကျဉ်း

အထက်အညာမှုယာသမားတစ်ဦးသည် မင်္ဂလာဆောင်စဉ်က ပြည့်ပြည့်စုစုရှိခဲ့သော်လည်း အောက်  
ပြည်အောက်ရွာသို့ စီးပွားရှာထွက်လာပြီးနောက် စီးပွားရေးအဆင်မပြုဖြစ်ပြီး ဒုက္ခရောက်ရပုဂ္ဂို ရေးဖဲ့  
ထားသည်။

## လေ့ကျင့်ဓန်းမေးခွန်းများ

- ၁။ ယာသမားမင်္ဂလာဆောင်တွင် မည်သူတိုကဗောဓိသည်အရာများကို လက်ဖွဲ့ကြသနည်း။
- ၂။ ယာသမားသည် မည်သည့်အကြောင်းကြောင့် အောက်ပြည် အောက်ရွာသို့ ဆင်းလာပါသနည်း။
- ၃။ ယာသမားသည် နွားပြာတစ်ရှည်းနှင့် ယာတစ်ခင်းကို မည်သည့်အတွက်ကြောင့် ရောင်းချရပါသနည်း။

## လျှင်းကလေးသင်

(ကိုလိန့်ခေတ်)

‘လျှင်းကလေးသင်’ ကဗျာသည် ကိုလိန့်ခေတ်တွင် ရေးဖွဲ့သော ကဗျာတစ်ပုဒ်ဖြစ်သည်။ ရေးဖွဲ့သူမှာ ‘အောင်ရှင်’ ဖြစ်သည်။

ဆရာတော်ရှင်သည် ၁၉၀၇ ခုတွင်ဖွံ့ဖြိုးမြင်သူဖြစ်သည်။ ဖုံးပုံးမြှို့အတိုင်း အမည်ရင်းမှာ ဦးသိန်းဟန်ဖြစ်သည်။ ထိုစဉ်က ဖျားဖွံ့ဖြိုးသားအထက်တန်းကျောင်း၊ ရန်ကုန်မြို့မ အမျိုးသားအထက်တန်းကျောင်းတို့တွင် ပညာသင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ မြန်မာစာမဟာဝိဇ္ဇာဘွဲ့နှင့် အားလုံးလိပ်စာ မဟာဝိဇ္ဇာဘွဲ့တို့ကိုလည်းကောင်း၊ လန်ဒန်တက္ကသိုလ်နှင့် ဒပ်ပလင်တက္ကသိုလ်တို့မှ စာကြည့်တိုက်ပညာ ဒီပလိုမာဘွဲ့တို့ကိုလည်းကောင်း ရရှိခဲ့သည်။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်များ၊ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်များ၊ တာဝန်များကိုနှစ်ပေါင်းများစွာထမ်းဆောင်ခဲ့သည်။ စာပေဆိုင်ရာ ပညာရေးဆိုင်ရာ တာဝန်အမျိုးမျိုးကိုလည်း ထမ်းဆောင်ခဲ့သည်။ ကဗျာ၊ ဝတ္ထုတို့ ပြုလေတ်၊ စာပေယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါး၊ သုတေသနစာတမ်း စသည်ဖြင့် စာပေအမျိုးမျိုး ရေးသားခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ကွယ်လွန်သည်။

ဆရာတော်ရှင်သည် ခေတ်စမ်းစာပေလှုပ်ရားမှုကို ဦးဆောင်သူ တစ်ဦးဖြစ်သည်။ ပိတေက်ရွှေဝါကဗျာများ၊ ဇဒဒါလမ်းကဗျာများ၊ ဖော်ရှင်ကဗျာပေါင်းချုပ်၊ ရေးခေတ်ပုဂ္ဂ ကဗျာများနှင့် အခြားကဗျာများ၊ မဟာဆန့်ချင်သူ ပြုလေတ်၊ သခင်ကိုယ်တော်မြိုင်းနှင့်ကားနှင့်ကား၊ သိန်းနှင့်ကျားနှင့်ကား၊ ပလေတို့နှင့်အိန္ဒိယ်း၊ ရသစာပေအဖွင့်၊ ရသစာပေနိဒါန်း၊ မိုးကြေယ် မိုးလား (နိုးယယ်ဆုဝေတွေတို့များ)၊ လမ်းသစ်နှင့် အခြားဝတ္ထုတို့များ၊ နှင်းလားဟဲ့၊ ရသစာပေနိဒါန်း၊ မိုးကြေယ် မိုးလား (နိုးယယ်ဆုဝေတွေတို့များ)၊ လမ်းသစ်နှင့် အခြားဝတ္ထုတို့များ၊ နှင်းလားဟဲ့၊ ချို့ခုံကွန်နှင့် အခြားဝတ္ထုတို့များ စသည် ဆရာတော်ရှင်၏ ထင်ရှားသော လက်ရာများဖြစ်သည်။

‘လျှင်းကလေးသင်’ ကဗျာတွင် သူတစ်ပါးအားကူညီ စောင့်ရှောက်ဖေးမ ကယ်ဆယ်ခြင်းသည် လေးစားဖွယ် ရှုက်ရည်ဖြစ်ကြောင်း ရေးဖွဲ့ထားသည်။

## လျှင်းကလေးသင်

ပြင်ကျယ်ကျယ် ပင်လယ်စခန်းဆီက... .

သည်ကမ်းယံ စေတိုးဆီသို့

ဖူးမြှော်ရန် ရောက်လာရင်းပေလ

ဘာ အိုအချင်း လျှင်းကလေးသင်။

ကမ်းရောက်ပြန်တော့... .

တဖြောက်မြည်သံကျော်

ଫର୍ଦୀମୁତ୍ତକ୍ଷିତାପତ୍ତିଲିଖି  
 ମୂହାତ୍ତିତାତ୍ତିତାପତ୍ତିଲିଖି  
 ପ୍ରିଣ୍ଟିଗ୍ରାଫ୍ ପରିଲାଯିତାପତ୍ତିଲିଖି  
 ମୁନ୍ତିଃଟ୍ରୋମାନ୍ଟିପ୍ରିଣ୍ଟିଲିଖି  
 ହାଯିତେତାପତ୍ତିଲିଖି...  
 ଯାନ୍ତ୍ରିକା ଯାନ୍ତ୍ରିକିଲାଖି  
 ହାଯିଫେରା ହାଯିପିରିକାପତ୍ତିଲିଖି  
 ମୁନ୍ତିଃମାନ୍ତିଲିଖି ଯାନ୍ତ୍ରିକିପ୍ରିଣ୍ଟି  
 କ୍ରୁଅନ୍ତିକ୍ଷା ଯାନ୍ତ୍ରିକିଲାଖି  
 ଯାନ୍ତ୍ରିକାତି...  
 ଶିର୍ଦିଶିର୍ଦିପତ୍ତିଲିଖି  
 ଯାନ୍ତ୍ରିକାପତ୍ତିଲିଖିମୁନ୍ତିପ୍ରିଣ୍ଟି  
 ମୁନ୍ତିତିର୍ଦିଃଲେ ଲ୍ୟାନ୍ଡିଃରେକ୍ରିପ୍ଟିଲେକ୍ରିପ୍ଟି  
 ପକ୍ଷିଃଥେଲ୍ ପରିର୍ଦ୍ଦିଗ୍ରିନ୍ଦିଲ  
 କୋକାଯାକିଠିଯ ଶୋର୍ଦ୍ଦିଲ୍ୟାଯିଲାଖି  
 ଫୋର୍ମିଲ୍ୟାଫ୍ ଯାନ୍ତ୍ରି କ୍ଲାମତାଯିଲି  
 ତୋଃତାକା ଯାନ୍ତ୍ରିଅଧ୍ୟାପତ୍ତିଲିଖି  
 ପତ୍ତିଃଫ୍ରିଗ୍ରାଫ୍ ତାଯିଲେ... . . .

ଶେଷ ଶବ୍ଦ

### ପର୍ଦ୍ଦିତାପତ୍ତିଅଧ୍ୟାପତ୍ତି

୧॥	କାଳିଃଯ	-	କାଳିଃଫାଃ॥
୨॥	ରେବାର୍ଦିଲାପତ୍ତିଲିଖି	-	ରେବାର୍ଦିଲାପତ୍ତିଲିଖି
୩॥	ତେବା	-	ତେବା... (ଆମେଥିଲି) (ପିଣ୍ଡ)॥
୪॥	ମୁନ୍ତିଃ	-	ଯୁବାଃଯାନ୍ତ୍ରି॥
୫॥	ଯାନ୍ତ୍ରିକାତ	-	ଯାନ୍ତ୍ରିଲେନ୍ଦ୍ରିଯିଲାଖି॥
୬॥	ପକ୍ଷିଃ	-	ପରିପକ୍ଷିଃଯାନ୍ତ୍ରି॥

### သင်ခန်းစာအကျဉ်း

လှိုင်းကလေးက စင်ရော်ကလေးကို ကျောပေါ်မှာတင်ပြီး ဆောင်ယူကယ်ဆယ်သည့် အတွက်  
ချိုးကျိုးဖွယ်ကောင်းပုံကိုရေးဖွဲ့ကာ သူတစ်ပါးအကျိုး ဆောင်ရွက်ခြင်း၏ဂုဏ်ကို ဖော်ထုတ်ထားသည်။

### လေ့ကျင့်ခန်းမေးခွန်းများ

- ၁။ လှိုင်းကလေး သွားလာလှုပ်ရှားနေပုံကိုရေးပြပါ။
- ၂။ ဤကဗျာတွင် 'သင်' ဟူသောစကားလုံးကို အကြိမ်ကြိမ်ထပ်သုံးထားသည်။ အဘယ်ကြောင့်  
ဤသို့ သုံးထားသနည်း။
- ၃။ ဤကဗျာတွင် ကမျာဆရာက မည်သူကို တိုက်ရှိက်ခြီးတည် ပြောဆိုနေသနည်း။
- ၄။ ဤကဗျာ၏ ဆိုလိုချက်ကိုရှင်းပြပါ။

## အလှရှိရာ (လွတ်လပ်ရေးခေါ်)

‘အလှရှိရာ’ ကဗျာသည် ‘ငွေတာရီ’ ၏ ကဗျာတစ်ပုဒ် ဖြစ်သည်။ လွတ်လပ်ရေးခေါ်တွင် ရေးဖွဲ့သည်။

ငွေတာရီသည် ရန်ကုန်မြို့အတိဖြစ်၍ ၁၉၅၂ ခုနှစ်တွင် ဖွားမြင်သူဖြစ်သည်။ အမည်ရင်းမှာ ဒေါ်ခင်ရီဖြစ်သည်။ ထိုစဉ်က ရန်ကုန်မိန်းကလေး အထက်တန်းကျောင်းတွင် ကိုးတန်းအထိ ပညာသင်ခဲ့ပြီး ကျိုးမာရေး မကောင်းသဖြင့် ကျောင်းတွက်ခဲ့သည်။ မြန်မာစာပေနှင့် နိုင်ငံခြားစာပေကို ပညာရှင်များထံတွင် ဆက်လက်လေ့လာ ဆည်းပူးခဲ့သည်။ ကဗျာပုဒ်ရေ (စဝဝ) ကျော် ရေးဖွဲ့ခဲ့သည်။ ဝတ္ထာတိများ၊ ဝတ္ထာရှုည်များ၊ ပုံပြင်များလည်း ရေးသားခဲ့သည်။ ၁၉၅၈ ခုတွင် ကွယ်လွန်သည်။

ငွေတာရီ၏ ထုတ်ဝေပြီးစာအုပ်များတွင် မာလာမြိုင် ကဗျာများ၊ ခင်ပွန်းဖြစ်သူ မင်းယူဝေနှင့် တွဲဖက်ထုတ်ဝေသော ရတနာကဗျာများ၊ ငွေတာရီကဗျာ ၁၀၀၊ ငွေတာရီ ကဗျာ ပေါင်းချုပ်၊ မင်းဆေးရည်ပဲ မှုန်သလားနှင့် ကဗျာရှင်ဝတ္ထာ၊ ဆုနှင့် အခြားဝတ္ထာတိများ စသည်တိပါဝင်သည်။ မင်းယူဝေနှင့် တွဲဖက်၍ ကမ္ဘာကျော် အီစွပ်ပုံပြင်များကိုလည်း ဘာသာပြန်ခဲ့သည်။

ငွေတာရီကွယ်လွန်ပြီးနောက် ငွေတာရီအထိမ်းအမှတ်အဖြစ် ငွေတာရီမဂ္ဂဇင်းနှင့် ငွေတာရီစာစဉ် တို့ကို ထုတ်ဝေခဲ့သည်။

အလှရှိရာကဗျာတွင် ကိုယ့်ရွာကိုယ့်ပြည်၏ အလှကို ကြည့်တတ်မြင်တတ် မြတ်နှီးတတ်သော ကဗျာရှင်၏ စိတ်ထားကို တွေ့နိုင်သည်။

## အလှရှိရာ

အလှရှိရာ၊ သွားချင်ပါဟု  
ခါခါမြည်တမ်း၊ သို့ရော်ရမ်း၍  
စိတ်ဝေးမသာ ရှိသည်တကား။

သွေ့ရွာ သွေ့ပြည်၊ သာလှသည်တည့်  
စည်ပင်ချမ်းမြှာ ဝပြောစွာဟု  
ကြားရတိုင်းသာ၊ လှမြေချာသို့  
သွားပါလိုမ်း၊ နေ့မထိခဲ့။

ဤယနေ့သော  
 ချမ်းမြေကြည်လင်၊ စိတ်ဝယ်ဆွင်တည့်  
 မြေပြင်ကျယ်ဝင်း၊ လယ်ယာခင်းနှင့်  
 အင်းအိုင်မြစ်ချောင်း၊ ရူမပြောင်းတည့်  
 တောင်စောင်းတောင်ထိပ်၊ စောင်းနှင့်  
 ဆွဲမိတ်တူစုံ၊ ဖူးရတုံးသော  
 အာရုံသန့်စင်၊ ကြည်ဘဝင်နှင့်  
 မိခင်မြေမြေ၊ သာလေစွဲဟု  
 နှုတ်ကဖန်ဖန်၊ ဆိုမိသံသည်  
 မိုးယံ့တင် ထပ်လိမ့်တည်း။  
 သူဇာ သူပြည်၊ သာမောသည်ဟု  
 နှုတ်ရည်စကား၊ ဘယ်သို့ကြားလည်း  
 ငါကား မတုန်လှုပြီစကား။

ငွေတာရီ

### ခက်ဆစ်အဖွင့်

- |    |            |   |                              |
|----|------------|---|------------------------------|
| ၁။ | ရော်ရမ်း   | = | မျှော်မှုန်းတမ်းတသည်။        |
| ၂။ | ဝပြော      | = | စားရေရိကွာပေါ်များကြွယ်ဝသော။ |
| ၃။ | ရူမပြောင်း | = | ကြည်ရှု၍မဖြီးငွေ့နိုင်။      |
| ၄။ | ကြည်ဘဝင်   | = | ကြည်လင်သောစိတ်။              |
| ၅။ | သာလေစွဲ    | = | အလွန်သာယာသည်။                |

### သင်ခန်းစာအကျဉ်း

တိုင်းတစ်ပါး၏သာယာတင့်တယ်မှုကို အားကျမှု မရှိဘဲ မိမိရပ်ရွှာ၊ မိမိတိုင်းပြည် အမိမြေသည်သာ  
 အသာယာဆုံး၊ အလှပဆုံးဟူ၍ ကြည်တတ်၊ မြင်တတ်၊ မြတ်နိုးချစ်ခင်ဗြာတ်၊ ခံစားတတ်ပြီး၊ မိမိမြေကိုသာ  
 သံယောဇ်တွယ်ပုံကို ရောသားထားသည်။

### လေ့ကျင့်ခန်းမေးခွန်းများ

- |    |  |
|----|--|
| ၁။ | ကဗျာဆရာသည် ကိုယ့်စွာတို့ယ်ပြည်၏ အလှကို မည်သို့ ဖော်ပြထားသနည်း။ |
| ၂။ | ‘မိခင်မြေမြေသာလေစွဲ’ ဟူသောစကားဂို့ ပေါ်လွှဲစောင် ရှင်းပြပါ။    |

## လောကအလုဆင်နေ၏ (လွတ်လပ်ရေးခေတ်)

‘လောကအလုဆင်နေ၏’ ကဗျာသည် ‘မင်းယုဝေ’ ၏ ကဗျာတစ်ပုဒ်ဖြစ်သည်။ လွတ်လပ်ရေး ခေတ်တွင်ရေးဖွဲ့သည်။

မင်းယုဝေသည် ပုသိမ်မြို့၊ အတိဖြစ်သည်။ ၁၉၂၈ တွင် ဖွားမြင်ပြီး အမည်ရှင်းမှာ ဦးဝင်းမောင် ဖြစ်သည်။

ပုသိမ်မြို့၊ အမျိုးသားအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်၍ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရသည်။ အစိုးရပြန်ကြားရေးဌာန၊ အထက်တန်း ဘာသာပြန်၊ ခရိုင်ပညာအုပ်၊ စာပေပါမာန် စာပြု၊ ရန်ကုန်တက္ကသိုလ်ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန လက်ထောက်စာတည်း တာဝန်များကို ထမ်းဆောင်ခဲ့သည်။ လန်ဒန်တက္ကသိုလ်၊ အရွှေ့တိုင်းနှင့် အာဖရိကဆိုင်ရာ ဘာသာစကား စာပေယဉ်ကျေးမှု ပညာသင်ကျောင်းတွင် ဘာသာပြန်နှင့် အသိဓာန်ပညာရပ်များကို ဆည်းပူးခဲ့သည်။ ငွေတာရီမဂ္ဂဇာုံးကို စတင် တည်ထောင်သူဖြစ်သည်။ မြတ်မင်းလာမဂ္ဂဇာုံးနှင့် မင်းလာမောင်မယ် စာစောင်တို့တွင် အယိဒီတာချုပ် အဖြစ် ဆောင်ရွက်လျက်ရှိသည်။

မင်းယုဝေ၏ ထုတ်ဝေပြီးစာအုပ်များတွင် ဘဝမှာလာ ကဗျာများ၊ ငွေတာရီနှင့်တွဲဖက်ရေးသားသော ရတနာကဗျာများ၊ အိမ်ပြန်ချိန်ကဗျာများ၊ ရေခံချိန်ကဗျာများ၊ ငွေတာရီနှင့် တွဲဖက်ဘာသာပြန်သော ကဗျာကျော်အီစွဲပုံပြင်များ၊ တိုက်စီးနှင့် တွဲဖက်ရေးသားသော မြန်မာစာမိတ်ဖွဲ့နှင့် စာသိနှင့်သူတောသီ၊ ပထမ မြန်မာများ စသည်တို့ ပါဝင်သည်။

‘လောက အလုဆင်နေ၏’ ကဗျာတွင် လောကကို အလုဆင်တည်ဆောက်သူတို့၏ ဂဏ်ရည်ကို ရေးဖွဲ့ထားသည်။

## လောက အလှဆင်နေ၏

ကြည့်စမ်း အဆွဲ  
ငွေ့ပိုးကောင်ငယ်၊ အားမာန်ကြွယ်၍  
သွယ်သွယ်ယူက်လိမ့်၊ ပိုးမျှင်အိမ်ကို  
တည်ပြီး တည်ဆောက်နေသိ၏။

ဝတ်ရည်စုပ်စား၊ ပျားအများလည်း  
မနားမနေ့၊ တည်ဆောက်နေသည်  
ချွေရည်ပို့ပို့၊ ပျားလပို့။

ကျောကျာကျည်ကျည်၊ အောက်မြည်လျက်  
ညီညာကြိုးစား၊ စာင့်က်များလည်း  
ပျံလွှားလေထဲ၊ တသဲသဲနှင့်  
တွဲလိုတွဲလောင်း၊ စာဘူးတောင်းကို  
စုပေါင်းဆောက်တည် စီရရီ။

သည်မှာလူသား၊ အလုပ်သမားလည်း  
တံတားလမ်းတာ၊ အိမ်ခန်းဝါဒ္ဓုံ  
တိုက်တာစက်ရုံ၊ အစုစုစုကို  
စွမ်းကုန်ရှိသမျှ၊ အားမာန်ပြုလျက်  
တည်ကြဆောက်ကြ၊ ထူးထောင်ကြသည်  
လောကအလှဆင်နေ၏။

မင်းယုဂ္ဂ

### ခက်စစ်အဖွင့်

၁။	ရွှေရည်ပို့ပို့။	=	ရွှေရောင်တွက်နေသည်။
၂။	ပျားလပို့	=	ပျားကောင်တို့ဝတ်ရည်သို့ လျှောင်ရာပျားအုံ အထက်ပိုင်း။
၃။	ကျာကျာကျုံးလျှောကျုံး	=	ငှက်ကလေးများအော်မြှော်သံး။
၄။	တသဲသဲ	=	အများအပြားစုဝေးလျက်။
၅။	စာဘူးတောင်း	=	ထိပ်ဝါစာကလေးများ ရက်လုပ်သည့် တွဲလျားကျွန်သော အသိုက်ရှည်။
၆။	ခန်းဝါ	=	နေရာ။ အရပ်။

### သင်ခန်းစာအကျဉ်း

ငွေရောင်ပိုးကောင်များ၊ ပျားများ၊ စာင့်က်များ၊ အလုပ်သမားများသည် မိမိတာဝန်အသီးသီးဖြင့် လောကအလှကို တည်ဆောက်နေသည်။ အားမာန်အပြည့်ဖြင့် လောကအလှဆင်နေကြောင်း ရေးစွဲထားသည်။

### လေ့ကျင့်ခန်းမေးခွန်းများ

- ၁။ လောကအလှဆင်သူ (၇) ဦးတွင် မည်သူသည် အလှဆင်နိုင်စွမ်းအရှိခုံးနည်း။  
အဘယ့်ကြောင့်နည်း။  
အောက်ပါအွှေ့များကိုရှင်းပြပါ။
- (က) ဝတ်ရည်စုပ်စား၊ ပျားအများလည်း၊ မနားမနေ့၊ တည်ဆောက်နေသည်၊ ရွှေရည်ပို့ပို့၊  
ပျားလပို့။
  - (ခ) ညီညာကြီးစား၊ စာင့်က်များလည်း၊ ပုံစွဲးလေထဲ၊ တသဲသဲနှင့်
  - (ဂ) စွမ်းကုန်ရှိသမျှ၊ အားမာန်ပြလျက်၊ တည်ကြ ဆောက်ကြ၊ ထူထောင်ကြသည်၊ လောက  
အလှဆင်နေ၏။

ချောင်းကလေး  
(လွှတ်လပ်ရေးဇာတ်)

‘ချောင်းကလေး’ ကဗျာသည် ‘ဘုတဲလင်ချစ်လေး’ ၏ ကဗျာတစ်ပုဒ်ဖြစ်သည်။

ဘုတဲလင်ချစ်လေး၏ အမည်ရင်းမှာ ဦးချစ်မောင်ဦးဖြစ်သည်။ မန္တလေးမြို့၊ လတိဖြစ်၍ ၁၉၂၃ ခုနှစ်တွင် မွေးဖွားသည်။ မန္တလေး ဆရာဖြစ်သင် နောက်မန်ကျောင်းနှင့် မန္တလေးတဗ္ဗာဗိုလ်တို့တွင် ပညာ ဆည်းပူးခဲ့သည်။ မုန်မြို့တွင် အထက်တန်းပြ ဆရာအဖြစ်ဆောင်ရွက်ကာ မြန်မာစာကို သင်ကြားပေးခဲ့သည်။ ကဗျာများစွာရေးဖွဲ့ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ကွယ်လွန်သည်။

ကချေသည်နှင့် အခြားကဗျာများ၊ မြာတော်းမုံကဗျာများ၊ သနပ်ခါးတစ်ကွက် ရွှေ့တစ်စက် ကဗျာများ ဟူသော ကဗျာပေါင်းချုပ် စာအုပ်များကို ထူတ်ဝေခဲ့သည်။ ‘ကဗျာဟူသည်’ ဟူသောကဗျာဖွဲ့နည်း ကျမ်းကိုလည်း ပြုစုံခဲ့သည်။

‘ချောင်းကလေး’ ကဗျာတွင် ရပ်သူရာသားများ မြိမိအားထားရာ ချောင်းကလေး၏ဂုဏ်နှင့် ချောင်းကလေးကို ကာကွယ်ရမည့်တာဝန်ကို ရေးဖွဲ့ထားသည်။

## ချောင်းကလေး

တောင်ရှိုးပေါ်က၊ အမြေစဉ်  
နှီးထဆင်းလာ၊ ရေစီးသာနှင့်  
ရပ်ကျိုးစွာကျိုး၊ ဆောင်သယ်ပိုးသည်  
အဖိုးတန်သော ချောင်းကလေး။

သည်ချောင်းကငါး၊ ဝါတို့စား၏  
သည်ချောင်းရေပေါက်၊ တို့သုံးသောက်၏  
သည်ချောင်းရေလျှော့၊ နှုန်းတင်ကျွန်တွင်  
သီးနှံမျိုးစုံ၊ တို့စိုက်ကုန်၏  
သည်ချောင်းဝယ်ကား၊ တို့ခွာများ၏  
အားထားဖွယ်ရာ ကျေးဇူးရှုံး။

ဒိုက်နှင့်သရော၊ ရေစိန်မျောက  
မကောရန်ဆယ်၊ ကမ်းစွယ်ကမ်းပါး  
ပြီမသွားအောင်၊ လုပ်အားကိုသုံး  
တို့စုံမည်။

ချောင်းဆုံးချောင်းစ  
မဆွဲကြော ဖို့ကြ ဆည်ကြ  
တားဆီးကြမည်။  
သည်ချောင်းအရေး  
အသက်ပေးရှုံး၊ တုံ့နေးမဆ  
ဖြေရှင်းကြမည်၊ ညာနေ့ချိန်ခါ မဟူတည်း။

ဘုတာလင်ရုစ်လေး

## ခက်ဆစ်အဖွင့်

၁။	နှစ်း	=	ရေစီးနှင့်ပါလာပြီး မြစ်ချောင်းစသည်တို့တွင် အနည်တိုင်တင်ကျွန်းနဲ့ သော ရွှေ့နှစ်မြေဆီ။
၂။	ဒိုက်သရော	=	ရေစီးတွင် မျောပါလာလိုက်၊ ကမ်းတွင် တင်လိုက်ရှိသော အမှိုက်စူး။
၃။	ကော	=	မြစ်ချောင်း စသည်တို့တွင်မြေပို့၍ ရေတိမ်လာသည်။
၄။	တုံးမန္တး	=	နှေးကျွေးဆိုင်းငံ့မနော်ဘဲ။
၅။	မဟူ	=	မဆို။

## သင်ဓန်းစာအကျဉ်း

ရပ်အကျိုး၊ ရွာအကျိုးကို သယ်ပိုးသော ချောင်း ကလေး၊ ချောင်းကလေးကိုမြှို့၍ စိုက်ပျိုးလုပ်ကိုင်ပုံ၊  
ရွာ၏ အားထားရာဖြစ်ပုံ၊ ချောင်းကလေးကောမသွားရန် ရွာသားများလုပ်အားပေးကြပုံ၊ ဆည်ဖို့ကြပုံ၊ ချောင်း  
ကလေး မတိမ်ကောအောင်၊ ကမ်းမပြုအောင် ကာကွယ်စောင့်ရှောက်ရသည့် တာဝန်သီတိတော်၊ သဘာဝကို  
ထိန်းသိမ်းလိုပို့တို့ကို ရေးဖွဲ့ထားသည်။

## လေ့ကျင့်ဓန်းမေးဓန်းများ

- ၁။ ချောင်းကလေးနှင့်ပတ်သက်၍ ရွာသူရွာသားများ ဆောင်ရွက်ရမည့် တာဝန်များကား အဘယ်နည်း။  
အောက်ပါအဖွဲ့များကိုရှင်းပြုပါ။
- (က) သည်ချောင်းရေလျှော့ နှစ်းတင်ကျွန်းတွင်၊ သီးနှံမျိုးစုံ၊ တို့စိုက်ကုန်၏။
- (ခ) စိုက်နှင့်သရော၊ ရေစွဲနှင့်မျောကာ၊ မကောရန်ဆယ်။
- (ဂ) သည်ချောင်းအရေး၊ အသက်ပေး၍၊ တုံးနှေး၊ မဆာ၊ ဖြေရှင်းကြုမည်။

## နှင်းယွန်းဟေမန် (လွှတ်လပ်ရေးခေတ်)

‘နှင်းယွန်းဟေမန်’ကဗျာကို ရေးဖွဲ့သော ‘ဒဂုံးတာရာ’သည်ကျိုက်လတ်မြို့နယ် ထိုင်ကူမြစ်တန်းဆွဲ အတိဖြစ်၍ ၁၉၁၉ ခုနှစ်တွင် ဖွားမြင်သူဖြစ်သည်။ အမည်ရင်း ဦးငြေးမြိုင် ဖြစ်သည်။

ရန်ကုန် အောင်ဒေသမင်းလာ ဗမာစာသင်ကျောင်း၊ ကျိုက်လတ် အမျိုးသားကျောင်း၊ ရန်ကုန်ရေ ကျောင်းမက်သစ်ကျောင်းတို့ ပညာသင်ခဲ့ပြီး ရန်ကုန်တွေ့သိလိုတွင် ဆက်လက်ပညာဆည်းပူးသည်။ မြန်မာ့လွှတ်လပ်ရေးပမ်းမှုတွင် ပါဝင်လှပ်ရှားဆောင်ရွက်ခဲ့သည်။ မြန်မာ့နိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၊ မြန်မာ့နိုင်ငံစာရေးဆရာ စာပေကလပ် အတွင်းရေးမှု့၊ ပြည်ထောင်စုမြန်မာ့နိုင်ငံ ကဗျာဆရာ သမဂ္ဂဥက္ကဋ္ဌ တာဝန်မှားယူခဲ့သည်။ တာရာမဂ္ဂဇင်းကို စတင်တည်ထောင်သူဖြစ်ပြီး၊ စာပေသစ်မဂ္ဂဇင်း စတင်ထုတ်ဝေသူ နှင့် အယ်ဒီတာလည်းဖြစ်သည်။ ဒဂုံးမဂ္ဂဇင်းတွင် ကဗျာမှားစတင်ရေးသားချိန်မှစ၍ ဒဂုံးတာရာ အမည် ခံယူသည်။ ကဗျာမှား အစဉ်တစိုက် ရေးဖွဲ့သည့်အပြင် ကလောင်အမည် အမျိုးမျိုးသုံးပြီး စာပေ ရုပ်ရှင် ပန်းချီ၊ ဂိတ်၊ အနုပညာနှင့် နိုင်ငံရေးဆိုင်ရာ ဝေဖန်ရေးဆောင်းပါးမှားလည်း ရေးသားခဲ့သည်။

ဒဂုံးတာရာ၏ လက်ရာမှားတွင် မေဝဏ္ဏာ ဒဂုံး တာရာ၏ ဒဂုံးတာရာ၊ ရုပ်ပုံလွှာ၊ စံပယ်ဦးဝဏ္ဏ တို့မှား၊ အလက်းကဗျာစု၊ ဒဂုံးတာရာ ဝဏ္ဏတို့ပေါင်းချုပ်၊ ကြောပန်းရေစင်ဝဏ္ဏ၊ ဓရာဝတီယန်စီပော်လက် ခရီးသွားမှတ်တမ်းနှင့် စာပေသဘောတရား၊ စာပေဝဏ္ဏရှားမှု၊ အယ်ဒီတာစားပွဲ၊ စာပေ အနုပညာဝေဖန်ရေးနှင့် ပန်းနှုရောင်အို့၊ စာလုံးဆေးစက် စောင်းကြိုးနှင့် ကတို့ပါကားလိပ်၊ အလှေဖော် စသော စာပေအနုပညာဆိုင်ရာ စာအုပ်မှားပါဝင်သည်။

နှင်းယွန်းဟေမန် ကဗျာတွင် ဆောင်းအကုန် နွေ့အကူး နွေ့ဦး၏ သဘာဝမြှင်ကွင်းကို ဖက်ဆစ်တော် လှန်ရေး သရုပ်ထင်ဟပ်နေသော မြှင်ကွင်းအဖြစ် ဆက်စပ်ရေးဖွဲ့ထားသည်။

## နှင်းယွန်းဟောမန်

နှင်းယွန်းတော့မည်  
ဖျော့ဖျော့ကလေး၊ မြှုဝတ်မြေးလည်း  
နှေးနှေးသက်ဆင်း၊ နှင်းအကြောင်းတို့  
ဖြည်းညွှေးသာသာ ကျလေပြီ။

မြိုင်ကျေးငှက်တို့  
ရွှေတက်ခုန်ပျုံ၊ သိုက်မြှုယ်မှု  
တေးသံကျူးရင့်၊ ဂါထာဆင့်၍  
ဖွင့်ဟသီချင်း ညည်းလေပြီ။

တသွင်သွင်လျှင်  
ရေယဉ်စမ်းခြောင်း၊ မြစ်ရှိုးကြောင်းဝယ်  
ပျုံလျောင်းစိမ်းနဲ့၊ ရော်ရွှေက်ဖန့်လည်း  
င့်င့်မနေ မျောလေပြီ။

နီရဲရဲလျှင်  
ပေါက်လဲပွင့်င့်၊ သရက်ထုံး၍  
အစုံရောဖက်၊ နီသစ်ရွှေက်တို့  
နီလျှက်နီကာ မြန်းလေပြီ။

သည်ခီးန်ရောက်တိုင်း  
မြေအောက်စမ်းဝှက်၊ သို့လက်နက်ဖြင့်  
ချို့န်းချက်ထဲကြော ခုခံကြသည့်  
ဖော်ပြသဏ္ဌာန်၊ ကြေးမှုမှုန်လျှင်  
တော်လှန်ရေး၏ နီမိတ်တည်း။

ဒဂုံးတာရာ

### စက်ဆစ်အဖွင့်

၁။	ဟေမန်	=	ဆောင်းရာသီးဟောမန္တ။(ပါဉံ့)
၂။	ယွန်း	=	သွားသည်။ ခွဲ့လျှားသည်။
၃။	မြှေဝတ်မြေး	=	ယူက်သန်းနေသောနှုန်းမြှေ့လွှား။
၄။	ရွတက်	=	ဖြည့်းညှင်းစွာတက်သည်။
၅။	တသွင်သွင်	=	အလျှင်မပြတ်။
၆။	ပျု့လျှောင်းစိမ်းနဲ့	=	သစ်ရွှေက်စိမ်းနဲ့ ပျု့လွှင့်နေသည်။
၇။	ရော်ရွှေက်ဖန့်	=	ဝါဖျော့ဖျော့ရွှေက်ဟောင်းများ။
၈။	ငံ	=	ဆိုင်းငံသည်။
၉။	ပေါက်လဲပွင့်ငံ့	=	ပေါက်ပွင့့် လက်ပဲပွင့် အဖူးအငံ့။
၁၀။	ထုံး	=	မွေးပျု့သည်။
၁၁။	သို့လက်နက်	=	ရှုက်ထားသော လက်နက်။

### သင်ဓန်းစာအကျဉ်း

ဆောင်းအကုန် နှင်းကြွင်းကလေးများကျနောပုံ၊ ကျေးငှုက်သာရတာများဖျော်မြှုံးကာ တေးသံကျူးရင့် နေပုံ၊ တသွင်သွင်စီးနေသော စမ်းချောင်းကလေးတွင် ရော်ရွှေက်ဝါကလေးမျောပါနေပုံ၊ ပေါက်၊ လဲ၊ သရက် ပွင့်များ နှီရဲစွာပွင့်နေပုံ၊ ထိုမြှင်ကွင်းသည် ဖက်ဆစ်တော်လှန်ရေး၏ နိမ့်တ်အဖြစ် ထင်ဟပ်ပြုနေပုံတို့ကို ရေ့စွဲထားသည်။

### လောကျင့်ဓန်းမေးခွန်းများ

၁။	ကဗျာဆရာက နွေဦးမြှင်ကွင်းများကို မည်သည့်အရေးကိစ္စနှင့် ဆက်စပ်ရေးဖွံ့ဖြိုးသနည်း။
၂။	ဖက်ဆစ်တော်လှန်ရေး၏ နိမ့်တ်အဖြစ် မည်သည့်မြှင်ကွင်းကို စာဆိုကရေးဖွံ့ဖြိုးသနည်း။

## ကောင်အကွဲရာစဉ်အညွှန်း

### ကောင်ဆစ်

**က**

ကရိုက်း	၃
ကပိုလက္ခဏာ	၃
ကသစ်ပင်	J၆
ကေသရာ	၆
ကံစပ်ကာဂဟောဆော်ကြု	J၆
ကောက်တီ	J၃
ကိုယ်ပျောဆံ	J၃
ကင်းစမ်းတောင်	၀၉
ကန်ပိုင်	J
ကုန်စေဆန်းသာ	၆
ကမ္မလာအထည်	J၃
ကိုယ်ထီး	၀၅
ကျိုး	၃၆
ကျုံကျုံ	၀၉
ကျောက်ထက်စာ	၆
ကြာချည်	J၃
ကြော့ကြော့	၁၈
ကြံ့ဟင်း	၀၅
ကြိုက်နားပေါင်း	၀၅

**ခ**

ခန္ဓာ	J၃
ခရောင်းသာ	၃၆
ခန်းချင့်ထောက်	၆
ခန်းဝင်	၃၆

### စာမျက်နှာ

	တရာ့အုပ်စု
ခက်ဆစ်	
ခုံမင်	၆
ချိုလိုမဲကော့	၂၃
ချင်း	၁၀
ချစ်ဟဲသူငယ်လေ	၁၀
ချိမ့်	၆
ခြောက်ရောင်ညီး	၁၈
 ဂ	
ဂါထာ	၆
ဂူကြီးသခင် ရွှေလင်းပင်နှင့် ရွှေခြေထွေ့ခွှေ့	၁၈
ဂုံချို့	၁၀
ဂုံချို့ကုံး	၁၀
ဂုံပဝါ	၃၆
 ဃ	
ဃကားကြီး	၆
ဃလယ်ဝင်	၃၆
ဃစီ	၅
ဃ္မာရေ	၁၉
ဃဦးရှည်	၄
ဃ္မာ. ဃ္မာ.	၃၆
 ဆ	
ဆလံမြောက်	၂၇
ဆည်းကျံကျံ	၁၉
ဆီခင်း	၆
ဆောင်လုံးညီး	၁၀
ဆည်းဆ	၃
ဆီတ်ညဲ့	၁၉

စာမျက်နှာ

၃

၁၄

ခက်ဆစ်

ဆန်းဂိုဏ်း

ဆွဲငယ်လင်

ဇွဲ့ခီမီး

၀၈

ဤ

ညေတကာမိတ်

၃၆

ညီမွန်တူလွှတ်

၃

နှု

နှုကာ

၃

မြ

မြာန်

၃

ဘ

ဘကောင်းကိုင်

၂၅

ဘထောက်စေ

၂၀

တစ်သိန်ပြောင်

၂၆

တိမှာ

၅

တေား

၂

တောင်ကျချောင်း

၂

တွေ့တွေ့

၁၈

တွေ့တွေ့တ်

၁၄

ဘာ

ထစ်ထစ်

၀၈

ထုံထုံ

၂

၁	ခက်ဆစ်	၁၇၂
၂	ထုံးနည်း	၃
၂	ထွာနံပါယ်	၂၃
၂	ထွန်ကိုဖြူတ်	၂၃
၃		
၃	ထန်းခေါက်ယာ	၃၆
၄		
၄	ခ	၅
၄	ခ	၅
၄	မူဝါဒ	၁၉
၄	မာတ်	၃
၅		
၅	န	
၅	နတ်ခရီး	၁၀
၅	နှိုင်း	၂
၆		
၆	ပမာ	၃
၆	ပလိုင်း	၀၅
၆	ပဝရံ	၂၆
၆	ပါဉ္မံ	၃
၆	ပိုလော	၀၅
၆	ပုံ	၅
၆	ပေချုပ်	၆
၆	ပစ္စည်း	၃
၆	ပါ၌သား	၆
၆	ဖိုးထောင်	၂၃
၆	ပြောသာမ်	၂၆

T

## ကော်ဆင်

ပြောဟောမဲ့ထွေ  
ပြည့်ဝ  
ပွဲခါသောင်ရေ  
ပွဲမှုံးက်  
ပြစ်း

## စာမျက်နှာ

၆  
၂၆  
၁၉  
၆  
၁၄

၅

ဘားပေါင်းလင်း  
ဖြောက်ဖြောက်

၁၄  
၀၉

၆

ဗလချာနောက်  
ပီရအီ ၄၄  
လောင်း  
ဗုံတော်သား

၂၆  
၂၆  
၁၄  
၂၃

၇

ဘာ  
ဘိုးတော့ကောင်းမှု  
ဘုံပိမာန်  
ဘုံဝတီး

၅  
၀၈  
၂၆  
၂၃

၈

မာဏာရီ  
မဲ့အတောင်ခြု  
မဲ့  
မိုးရှိရှိ  
မယ်စော  
မြှေကန်

၂၆  
၀၈  
၆  
၀၈  
၂၃  
၂

ဓာမျက်နှာ  
၂၆  
၂

စက်ဆောင်  
မြေပဝရံ  
မွှေမွှေ့လျှော်လျှော်

ယ

ယူဂန်  
ယောက်မ

၁၉  
၁၀

ရ

ရထားယာဉ်သာ နေစကြာ  
ရေရှင်  
ရဲစား  
ရီရီ  
ရုံးရှာ  
ရွှေစေတီဗြီး  
ရွှေပေါ်ရှာ  
ရွှေပြည်  
ရွှေဖို့ဗြီး  
ရွှေအင်းတိမ်  
ရွှေမ်း

၁၉  
၀၈  
၂၃  
၅  
၆  
၀၈  
၂၃  
၀၈  
၀၀  
၀၀  
၀၀  
၀၀  
၀၄

ဂ

ဂီ  
ဂောင်းရေစက်  
လယ်တစ်ရှင်  
ဂွွဲး  
လျှင်း

၅  
၂၆  
၃၆  
၀၄  
၆

စာမျက်နှာ

ခက်ဆင်

၁	
ဝဝနှက်	၃
ဝသနှု	၀၅
ပါး	၁၀
ဂီ	၁၁
ဝိပြုယ်	၂
ဝတ်တော်တက်	၂၆

သ

သဘင်	၆
သားများမအော	၂၃
သီ	၁
သီကရီ	၂၆
သီခေါင်	၁၉
သီရိ	၃၀
သူ	၄၄
သူဒသနာ	၄၅
သံဝါ	၁၉
သံသရာ	၂
သောင်းပြောင်း	၀၄
သ္ဌာ	၀၉
သံဗု	၅
သွေ့သွေ့	၃၆

ဟ

ဟည်	၂၃
ဟုတ္တာ	၂

ଶକ୍ତିଶାର

ବ୍ୟାଜାନ୍ତର୍ଦ୍ଵା

●		
ଅଣ୍ଟୁ		୧୫
ଅଗ୍ରତୀ		୧୮
ଅଭ୍ୟାସିକ୍ଷଣ:		୨୬
ଅଳ୍ପ		୩୨
ଅକ୍ଷରାତ୍ମା		୩୯
ଅଧିକରିଅଳିଭ୍ୱାୟ		୪୮
ଅଳ୍ପକ୍ଷେଗ୍ରତ୍ତକ୍ଷରତ୍ତକ୍ଷରତ୍ତକ୍ଷ		୫୮
ଅଲ୍ପତ		୬୫
ଅମାଚାଂତି		୬୮
ଅନ୍ତ୍ରଭୂତ		୭୨
ଅନ୍ତପଦ୍ମି		୭୬
●		
୧		
ଉଦ୍‌ଘାତ		୧୧
●		
ଏକ		୧୬
ଏହାନ୍ତି		୧୮